



အမှတ် (၆၃-၂)၊ ၅ - လွှာ (A)၊ အင်ကြင်းလမ်း၊ သုဝဏ္ဏ၊  
သယ်နီးကျေနီးဖြူနယ်၊ ရန်ကုန်မြို့။

၀၉ ၄၅၀၆ ၂၃၇၃၊ ၀၉ ၄၅၀၆ ၂၃၈၄

sarpaymaha@gmail.com  
[www.facebook.com/Ma.Har201507](https://www.facebook.com/Ma.Har201507)

ထုတ်ဝေခြင်း	<b>ပထမအကြိမ်</b>
ထုတ်ဝေသူ	<b>မတလာ ၂၀၁၉ ခုနှစ်</b>
စောင်ရေ	<b>၅၀၀</b>
မျက်နှာဖွံ့ဖြိုင်း	<b>နေ့မီးဆေး (ဝရေစွဲ၂၂၈)</b>
ထုတ်ဝေသူ	<b>သီမ္မဘာစီး (၁၁၂၅)</b>
ပုံနှိပ်သူ	<b>ဝင့်ပိုလိုလ်(နှင့်သင်ပုံနှိပ်တိုက်-၀၀၄၄၁) ဝရေဂွေါး၃၇၆</b>
စာစင်	<b>တင်မိုင်</b>
စာအုပ်ချုပ်	<b>KKH (ဝရေဂွေါး၁၁၁၊ ဝရေဂွေါး၁၁၂)</b>
ဖန်ချိရေး	<b>မဟာဓာတ်</b>
တနိုင်း	<b>မှန်း - ဝရေဂွေါး၂၃၈၊ ဝရေဂွေါး၂၃၉</b>
	<b>၂၅၀၀ ကျပ်</b>

အေးအေး

ဖွံ့ဖြိုးဆောင်ရွက်မယ် । အေးအေး  
 ရိန်ကုန် မဟာဓာတ် । ၂၀၁၉  
 ၁၁၁၀ । ၂၀၁၂ × ၁၂၁၂ မင်တိ  
 (၁) ဖွံ့ဖြိုးဆောင်ရွက်မယ်

**အေးအေ**

**ဖွံ့ဖြိုးမောင်သူမယ်**

**မ ဟ စ က ပ ေ ( စ ဝ ို ့ - ၃၇ )**

## အမှတ်တရ

နာကျင်ထိရှေ့ဖူးသော တဒဂံများနှင့် ခံစားမြင်ယူခြင်း တည်းပူ  
သော စိတ်နှလုံးကိုတည်၍ ဤ ‘ဖွံ့ဖြာမောရသူမယ်’ ဝဋ္ဌရည်ကို ဖွဲ့ဆိုပါ  
သည်။

သက်ရှိ မည်သူတစ်ဦးကိုမျှ သီးသန်မရည်ရွယ်သော ဤဝဏ္ဏပါ  
အကြောင်းအရာ၊ အချက်အလက်တစ်စုံတရာ အားနည်းခြားသည်၍ စာရေး  
သူ၏ လိုအပ်ချက်သာ ဖြစ်ပါသည်။ ထိုအတူ ဤဝဏ္ဏကို ဖတ်ရှုအပြီး စာရှုသူ  
၌ဖြစ်ပေါ်လာမည်။ မနှစ်သိမ့်စွာဌားမြင်းဆန်လိုခြင်း၊ ခံစားတွေးမြင်စွာ ကျေနပ်ရ  
ခြင်း စသော ဆိုးကောင်း နှစ်တန် စိတ်သန္တာန်၏ လက်ခံနိုင်မှုသည်လည်း  
စာရှုသူ၏ အခွင့်အရေးသာ ဖြစ်ပါကြောင်း လေးလေးစားစား ဆိုပါရမှာ။

ဆေးဆေး

## ဖွံ့ဖြိုးမောရသူမယ်

မိုးအစ မြေအဆုံးဟု ရှင်သန်အမြစ်တွယ်ရာ လူဗြာနာကို ဘောင်  
ခတ်စတမ်းဆိုလျှင် မေမနှင့်စခဲ့သည့် မွေး၏ ဘဝက အဆုံးသယ်မှာရှိရမည်  
မသိသော တလွင့်လွင့် လွင့်နေသည့် ရွှေကို တစ်စမျှသာ။ မွေး၏ ကမ္မာက  
မေမေ တစ်ယောက်သာဟု ယုံမှတ်စွဲမြှုပြနေအောင် အားနည်းလှသည့် ကလေး  
ငယ်ဘဝကတော့ မွေးအတွက် အရာရာသည် မေမေအားအင်အောက်မှာ  
လွယ်ကူချောမွေ့ခဲ့စမြဲ။ မေမေအပေါ် ယုံမှတ်ကိုးစားလွန်းသည့် မွေးကို  
ထားရစ်ခဲ့ဖို့ မေမေ အပြင်းအထန်ကြီးစားခဲ့သည့်အတိုင်း မွေးက တစ်  
ယောက်တည်း ကမ္မာမှာ ရှင်သန်တိုးဝင်ခဲ့တာ ခရီးမိုင်တိုင်မြောက်မြားစွာ...။  
အေးစက်စွာ ...၊ တိတ်ဆိတ်စွာ ...၊ သိပ်သည်းစွာ .....။



## အပိုင်း [၁]

(၁)

အရပ်မြို့တော်။

ခရီးမိုင်သုံးထောင်နီးပါး ပုံသန်းချိန်လွန်သည်နှင့် မြို့တူသော လေထုကို ခွင့်းကာ အရပ်မြို့တော်သည် မွေ့ မြင်ကွင်းမှာ တစ်စထက် တစ်စရပ်လုံးပေါ်လာသည်။ မြို့ဆိုင်းသော ရာသီကြောင့် မေပြင်နှင့်နီးလာ သည့် လေထု၏ ကြမ်းတမ်းသောအတွေ့မှာ လေယဉ်ကိုယ်ထည်တစ်ခုလုံး တုဂ္ဂိုးချုပ်းတုန်ခါနေပေမဲ့ လေယဉ်ပြတင်း၌ မျက်နှာအပ်ကာ မွေ့က အရပ် မြို့တော်ကို အေးစက်စက်ကြည့်လိုလှသည်။ မြေကြီးနှင့် ကောင်းကင်၏ အလွတ်အစွမ်းမှာ တလွင့်လွင့် စိတ်လွှင့်ချင်၊ အေးစက်ချင်၊ လွတ်လပ်ချင် လူသော မွေ့အတွက် အခံရက်သည့် မပိုင်နိုင်မှုသည် အရပ်မြို့တော်ကို စမြင်ရသည့် သည်လိုအချိန်တိုင်းမှာ ဖြစ်သည်။

မြင်တွေ့နေကျ အာရုံနိုင်ငံများ၏ လေယဉ်အပေါ်စီး မြင်ကွင်းများ နှင့် တစ်ဘာသာကွဲစွာ သစ်တောာသစ်ပင်မလွမ်းသည့် စိမ်းစိမ်းစိစိ မြင်ကွင်း များ မရှိသော အညီရောင်ကွက်ပြောက်များ၊ အဖြူရောင်အနားသတ် ပြေပြီ လွင့်သည့် ခိုပြာရောင်အသွေးအခြေယ်များသည် မွေ့၏ တင်းမာလိုသော ပစ္စာစွဲစိတ်ကို ရှုတ်ခြည်း ပြောင်းလဲနိုင်စွမ်းရှုလှသည်။ နေဝါဒရီတရောဖြစ်၍

ခိုဗြာရောင် သမ္မတရှာဂိုင်းနေသာ ရောင်စုံကားလမ်းမီးတန်းဖောက်ပြီးနေသည့် ဝါညီညို၊ သဲကန္တရာဇ်၏ ညီးငင်မှုအောက်မှာ တင်းခဲ့သမျှ စိတ်ကြောက်ရင်း မျက်ရည်ပေါက်ပေါက်ကျောတ်သည့် ဤခံစားမှုကို ခါးတသက်သက်ဖြစ်အောင် မွေ့ မှန်းလှသည်။



သဲကန္တရာဇ်အလယ်မှာ ဖောက်ပြီးနေသာ ခြောက်လမ်းသွားလမ်းမကျယ်သည့် မြားတံတိစ်စင်းကဲ့သို့ မျက်စိတ်ခုံး ဖြောင့်တန်းနေသည်။ သုံးဖက်မြှင့်ရှင်းလှသည့် ကားလမ်းဘေးဝန်းကျင်မှ သစ်လွင်သာလေးထောင့်စပ်စပ် ပုံစံတူ အဆောက်အအုံပုံများ၊ ကန္တရပင်များ၊ အကွာအဝေးညီတူမှာရှိသည့် စားသောက်ဆိုင် တွဲလျှက် ဓာတ်ဆီဆိုင်များသည် ဟိုတစ်စု သည်တစ်စုနှင့် တရိပ်ရိပ် ပြတ်ကျွန်ခဲ့သည်။ ဟိုအဝေး မိုးကုပ်စက်ဝိုင်းနှင့် ထိစပ်လှနီး ဆာဟာရလွင်ပြင်ကျယ်ကို ကားပြီးလမ်းတစ်လျှောက် ငေးလိုက်လာသော မွေ့က တိမ်ဖြူပါးပါးလွှမ်းကာ မြင်ရသောကောင်းကင်ကျယ်သို့ မေ့ငွေးရင်း ပြီးမိသွားသည်။

မနေ့သူနေ့ နေဝံယာရှိတရောမှာတုန်းက ဟိုးအထက်ကောင်းကင်မှ သည်ကန္တရာကို ငြုကြည့်ငွေးမောရင်း မျက်ရည်ပေါက်ပေါက်ကျွန်ခဲ့သော မွေ့က သည်မနက်ခင်းမှာတော့ သည်ကန္တရာဇ်အလယ်ကောင်မှာပဲ မပြီးဆုံးသေးသည့် ခရီးကို ဆက်သွားနေရသည်မဟုတ်လား။ ပျော်မွေ့ဖူးခဲ့ရာဝန်းကျင်များ၊ မျှော်လင့်ဖူးခဲ့ရာ အဖြစ်သနစ်များနှင့် ငေးလွန်းလှသည့် သည်ကြာနေကို အရပ်တိုင်းပြည့်ထဲရောက်ရသလို ဟု တံဆိပ်ကပ် အတွေးခေါင်ရသော နေ့ရက်တွေခဲ့ မွေ့ ပြန်ရောက်လာရပြန်ပြီ။

“မှန်စားဖို့ နားချင်သေးလား.. ရှေ့မှာ ကျွန်တော် ဆီဖြည့်နေတုန်းဝင်စားချင်ရင် ရတယ်နော်”

ငေးချင်ရာငွေးနေသာ မွေ့မှာ ကားခေါင်းခန်းမှ လှမ်းမေးသောနီပေါကားဆရာလေး၏ အမေးစကားကို ရှုတ်တရက် ပြန်မဖြန့်ပေါ်နိုင်ပေါ်။

“ကျွန်မ မဆာဘူး၊ မနားတော့ဘူးလေ”

မိနစ်အနည်းငယ်ဆိုင်ပြီးမှ သတိရသလို ပြန်ဖြေသည့် မွေ့အပြုအမှုကို ကားဆရာလေးက သဘောကျဟန် ရယ်မောသည်။

“ဒေါ်ကနေ ပြန်လာခါစဆို လူတိုင်းနီးပါး ဒီလိုပဲနော်။ အခုထိ

“မကပ်သေးပုံပဲ”

တစ်လမ်းလုံး သူ့စကားတစ်ခွန်းတေလဲသာကြားလျက် အပြင်  
မြင်ကွင်းသာ ငေးလိုက်လာသည့်မွေ့ကို နောက်ကြည့်မှန်မှတစ်ဆင့် လှမ်း  
ကြည့်ရင်း ကားဆရာတေးက မှတ်ချက်ချသည်။ အယ်လင်းနှင့်ကျော်ဦးမြို့သို့  
သွားချည်လာချည်ကူးတိုင်း အချိန်ပိုင်း ကားဗားရမ်းနေကျဖြစ်၍ ဆောချင်းဟု  
အမည်ရသော နီပေါကားဆရာတေးက မွေ့နှင့်ရင်းနီးနှင့်ဖြစ်။ လေဆိပ်မှု  
ထွက်ပြီး မွေ့တစ်ညာတာ တည်းခိုခဲ့ရာ ကူာ်ဦးမြို့ရှိ အယ်ရီဂါးဘူတာအနီးမှ  
လိပ်စာကို အပြောမှာ၍ သည်မနက်စောစောက မွေ့ကို ကြိုးဖို့ ဆောချင်းမှာ  
လမ်းမှားနေခဲ့သေးသည်။

“ବୀର...”

မနက်ခင်းက အဖြစ်ကို အစဖော်ကာ ရယ်သွေးသွေးလိုက်သည့်  
ဆောင်းတကားမှ အမိမိ ဟူသော ဝါဘာရကို မွဲ၊ လိုက်ရွှေတွေသွေးရင်း  
စိန်းသွေးသွေးသည့် ခံစားချက်နင့် စိတ်မှာ အောင့်မှုက်လာရသည်။

မွေးမှာ အိမ်ဟု ခေါ်ထိုက်သည့် ရိပ်မြို့တစ်ခု တကယ်ပဲ ရှိနေသေး ရဲ့လား။။ နာနာကျင်ကျင် အတွေးအဆုံးမှာတော့ မွေးက ခေါင်းတစ်ချက် ခါယမ်းရင်း ပစ္စကြဝန်းကျင်သို့သာ အာရုံလွှဲလိုက်သည်။

အိမ်နိုင်ငံသို့ ခွဲတွက်သွားသော ကားလမ်းမနှင့် အယ်လင်းဖြူသို့  
ပြေးနေသည့် ကားလမ်းနှစ်ခုတို့အပြီး တစ်လျှောက်မှာ လမ်းမီးတိုင်များ  
ထိန်ထိန်သိုးနေသည်။ မကြာခဏ ပြုဆိုင်းခြင်းနှင့် သဲလေပွေ့များ၊ သဲမှုနှင့်  
များကြောင့် နှစ်ဆယ့်လေးနာရီပေးထားသော သည်လမ်းမီးတွေကို စမြင်စဉ်  
က ရေနံကြောင့် ချမ်းသာကြွယ်ဝသည့် ဘူတို့မြေ၏ ဖြန်းတီးမှတစ်ခုဟု  
တော်းခဲ့မိသည်ကို မွေ့ သတိရသွားသည်။

ကားမောင်းခါ့နဲ့ နှစ်နာရီနီးပါးကြောသည့် ကန္တာရကို လျှန်ပြီးနောက် စွမ်ပလွှန်ပင်များ စိမ်းအပ်နေသော လမ်းစကို ရောက်သည်နှင့် မွေး၏ခရီးဆံး ဖြစ်သည့် Green City ဟု နာမည်ကော်သော အယ်လင်းမြှုံးသို့ ဝင်လာပြီ ဖြစ်သည်။ မြို့အဝင် လမ်းလယ်ကွွန်းတစ်လျှောက်နှင့် လမ်းဘေးပဲယာမှာ ရေပိုက်သွယ်တန်းကာ စနစ်တကျ စိုက်ပျိုးထားသည့် မြေလျောက်ပန်းရေင်စုံ ကြောင့် အပူရောင်အောက်မှာပင် အယ်လင်းသည် အလုဆန်းလျက်။ လမ်းညွှန်စိုင်းဘုတ်များစွာဖြတ်ကာ စွမ်ပလွှန်ပင်၊ ဆိုက်ပရိပင်၊ တမာပင်တို့ ရဲထားသည့် အဝေးပြီးလမ်းကို ကော်ကြော့သည်နှင့် တစ်နံတစ်လျား

ရှည်လျားလှသော ကျောက်သားပကတိ ဂျာမားတောင်ကို လှမ်းမြင်ရသည်။ ဂျာမားတောင်ကို မြင်သည့်နှင့် အရပ်တိုင်းပြည်ထဲသို့ ထဲထဲဝင်ဝင် ရောက်ပြန် ပေါ့ဟု မွှေ့က တီးတိုးဆိုမိသည်။ မွေ့ ငယ်စဉ်ကလေးဘဝက နေ့စဉ်နီးပါး နှစ်နှစ်သက်သက် ကတော်တတ်သည့် အရှပ်တစ်း ထော့ကတော်နှင့် မွေ့ဖောက်တတ်သော ကျောက်သားတောင်တွေက သည်ဂျာမား တောင်ဘေးမှာ ရောက်ရမည့် မွေ့ဘဝ၏ နိမိတ်တစ်ခု ဖြစ်ခဲ့လေ သလား။ သစ်သားတုံးပုံစံငယ်များစွာနှင့် မွေ့ဆောက်တတ်ခဲ့သော အိမ်ပူလေး များစွာက ရှေးဟောင်းပါရှိန်းဟန်နှင့် ခေတ်သစ်ဦးကာပုံရောနေသည့် အယ်လင်း၏ နေအိမ်တိုက်တာတွေနှင့်များ တူခဲ့လေသလား။

အော့တာမန် ရပ်ကွက်ကိုဖြတ်လာသည့် လမ်းတစ်လျှောက် ဘီမီပု လေးများစွာကိုင်းရင်း မွေ့၏ တောင်စဉ်ရောမရ အတွေးမဆုံးခင် ဆောချင်း ကားက ရပ်သွားသည်။ လူတစ်ရပ်လွှာတဲ့ စွန်ပလွန်ပင်များ အတန်းလိုက်ရှိ သည့် စိန်းခြားမှာ ဆင်ဝင်ပါ သုံးခန်းတွဲ နှစ်ထပ်တိုက်ငယ်သည် တံ့ခါးအလုံ စွောပိတ်လျက် အထီးတည်း တိတ်ဆိတ်နေသည်။ အပင်ငယ်နှင့်မျှ အသီး များ ပြောသိပ်စွာ သီးနေသော စွန်ပလွန်ပင်၏ အကိုင်းအခက်များ ပေါ်သာသာ လှပ်ရှားနေသည်ကလွှဲလျှင် ဝန်းကျင်က တိတ်ဆိတ်ပြီမ်းသက်လွန်းလှသည်။ ကားပေါ့မှ ဆင်းလိုက်သည်နှင့် ငရ စင်တိကရီတ်ဝန်းကျင် အပူချိန်ရှိသော အယ်လင်း၏ ရူလိုင်လနေရောင်ခြည်က မွေ့ကို ပူပူပြင်းပြင်း ကြိုဆိုသည်။ ကြွေလွယ်သောအသီးမှုညွှေ့များကို အစိမ်းရောင်နိုင်လွန်ကြိုးအိတ်များနှင့် စုပ်ချည်ထားသော စွန်ပလွန်သီးလေးတွေပါ တစ်ချက်ငြေးမိရင်း မွေ့က ခြိုင်းတံ့ခါးကို ခပ်လေးလေး ဆွဲဖွှဲ့လိုက်သည်။

လေးနှစ်ကျော်နေထိုင်ပြီးသည့် ဤကော်မူမှာ မွေ့အတွက် စိမ်းသက် မနေသင့်တော့ပေါ့ သည်လိုပြန်ရောက်လာချိန်တိုင်း ခါးသက်သော သူ့စိမ်း တစ်ရုံဆံဆန်မှုသည် နည်းနည်းမျှ မလေ့ရှိသေးပေါ့။ နေ့းတွေးမှာ၊ သူ့စိမ်း ဆန်မှုတွေ့နှင့်တိုင်းတာစရာတွေထဲမှာ မွေ့နားခိုရမည့်အိမ်ဟူသော ဝေါဟာရကို ထည့်သွင်းချင်တိန်းပဲလားဟု မေးခွန်းထုတ်မိစဉ်ခဏာမှာ ရှေ့ဆက်ရမည့် အယ်လင်းနေ့တွေအတွက် မွေ့ကိုယ်မွေ့ သံပတ်တင်းပြီး ဖြစ်သွားသည်။

ဆင်ဝင်အောက် လောက်းလေးထစ်ဆင့်ပေါ်အထိ ဆောချင်း ပို့ပေး သွားသော ခရီးဆောင်သေတွာ့ကို မွေ့ ဆွဲယူကာ အခန်းထဲ သေ့့ဖွင့်ဝင်ခဲ့ တော့ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ မွေ့တို့အခန်းသည် အခန်းကျယ်

ဖွံ့ဖြိုးမောရသူမယ်

သုဒ္ဓန်းပါ ကုမ္ပဏီဝန်ထမ်း မိန်းကလေးခုနစ်ယောက်နေတိုင်သာ အခန်းဖြစ်၍  
ရျှော်တိအချိန်မတူသောနဲ့များမှာ အခန်းမျှ တစ်ဦးမဟုတ်တစ်ဦး ရှိကြောည်ပင်။  
မွေက ဝင်ဝင်ချင်း ဧည့်ခန်းကပ်လျက် မွေ့တို့အခန်းတဲ့ခါးလက်ကိုင်ကို  
လှည့်ဖွင့်ကြည့်တော့ သော်ပိတ်လျက်သား၊ မွေ့အခန်းဖော် နီပေါ်မိန်းကလေး  
ဒီးဒီးသည် အလုပ်ဝင်ရန် ထွက်သွားပြီဖြစ်လိမ့်မည်။ မွေ့လက်မှ နာရီကိုကြည့်  
မိတော့ သည်နေ့အတွက် နေ့ခိုင်းပျော်တိုင်ရမည့် မွေ့အတွက် အခန်းမှာ  
နားချိန် တစ်နာရီစာပင် မကျွန်တော့ပေါ့။ အပ်ခန်းသေ့ဖွင့်နေစဉ်မှာပင်  
မွေ့ဖုန်းသို့၊ စာတို့ တစ်စောင်ဝင်လာသည်။ မွေ့၏အလုပ်တူ သူငယ်ချင်း  
မာရီလဲလ်၏စာဖြစ် သည်။

ମୁ. ଅର୍ଯ୍ୟଲଙ୍କାରୀର୍ପିଲାଃ ॥ ତିଥେ. ରାଗୁର୍ଣ୍ଣକ ର୍ବେଷ୍ଟିଅଠନ୍ୟଃ  
ଆଦେଶିବ୍ୟାଃ ରମ୍ଭାଭି. କର୍ମି ତୋତୋତ୍ୟଗର୍ଭିଲ୍ଲିଲ୍ଲି. ମୁଖୀମହୋଦ୍ଦିତ ଅଧିବ୍ୟା  
ର୍ବେଷ୍ଟିଫଳିତିର୍ପି ॥ ଏକଥେ ତୈର୍ଯ୍ୟମନ୍ୟଫେନ୍ଦି ॥ ଲ୍ୟାଙ୍କିଶେଷତ୍ତୁ... ପାଇଁ ॥

(1)

“ဒိုး မိုင်ဒါလင်... ကြည့်စမ်း။ ကိုယ် ဘယ်လောက်တောင် လွမ်းခဲ့ရသာလဲလို့၊ ပျော်လာတယ်မို့လား မွေး”

ကော်မီခန်းတ ဝင်လိုက်သည့်နှင့် ကျိုစထ်နေကျဟန်အတိုင်း မွေပုံး  
ကို ဆွဲပွေ့ရင်း မာရိုက်လုပ်က ရွှေ့ပြောမြူးမြှုး နှုတ်ဆက်တော့ သီးသန့်ခန်းတတ်  
သောမွေ့က စိတ်လိုလက်ရပ်င ပြန်ပွေ့ဖက်လိုက်သည်။

“ရောက်တာနဲ့ အလုပ်တန်းဆင်းရတာ မပင်ပန်းဘူးလား မြှေရာ၊ ကိုယ်ဆိုရင် နားချိန်ရအောင် ခွင့်ရက်မကုန်ခင် အမြဲပို့လာတာပဲ...”

မာရိနဲ့ထဲတော်က ကော်ဖိနှစ်ခွက်ပြင်ရင်း နှမ်းနယ်ဟန် မွေ့မျက်နှာကို  
တစ်ချက်လှမ်းကြည့်ကာ ဆိုသည်။

“ဟေးမွေး...၊ ပျောစရာခုံရက်တွေက ပြန်လာပြီပေါ့။ အရသာရှိတဲ့ မှန်လက်ဆောင်အတွက် ကျေးဇူးပါက္ခာ”

စားနိုင်ရန် ခရီးပြန်လာသူတိုင်းက ဒေသစာမျက် ပြင်ဆင်လာတတ်ကြခြင်းမှာ မွေ့တို့အလုပ်၏ အစဉ်အလာပင်။

“ဟိုင်း မွေ့၊ ပျော်စရာဆရီးက ပြန်လာဖြေပဲ့”

ကော်ဖိခန်းနှင့်ကပ်လျက် ရုံခန်းထဲမှ ထွက်လာသော မွေ့တို့ မန်နေဂျာ ရာဂျစ်က မွေ့ကို နှုတ်ဆက်သည်။ အနောက်ဘက် ကုန်သုလောင် ခန်းမှ ဝန်ထမ်းတချိုကလည်း မွေ့ကို လုမ်းအော်နှုတ်ဆက်ကြသည်။ ရာဂျစ် က မန်နေဂျာအစည်းအဝေးတက်ရန် ရုံးချုပ်သွားရမည်ဟု နှုတ်ဆက်ပြီး မန်ကျည်းတော်ဖိတစ်ခုနှစ်ခု ကောက်ဝါးကာ ကော်ဖိခန်းမှ ဆုံးသုတ်သုတ် ထွက်သွားသည်။ မာရီဆဲလ်က ကော်ဖိနှစ်ခွက်ယူလာကာ မွေ့ ဘေးကပ် လျက် ခုံမှာ ဝင်ထိုင်ရင်း ‘မွေ့ နည်းနည်းပိန်သွားသလိုပဲ’ ဟု ဆိုသည်။

ဝန်ထမ်းတွေထဲမှာ မွေ့နှင့်အရင်းနှံးဖြစ်သည့် မာရီဆဲလ်နှင့် ဘရိုင်ယန်က အမြဲပျော်ပျော်နေတတ်သော ဖိလစ်ပိုင်ဝန်ထမ်းများဖြစ်ကြ သည်။ သူတို့ အသံမထွက်တတ်သည့် မွေ့နာမည်က သူတို့အားလုံးထံမှာ မေဖြစ်သွားရသည်ကလွှဲလျင် ချစ်စရာကောင်းသောမွေ့၏ သူင်ယ်ချင်းများပင်။

“ငါလေ ကော်ဖိခိန်တိုင်း ငါပဲရုံသတ်လေး မွေ့ ကို သိပ်သတိရ တာပဲ”

စကားဆုံးသည်နှင့် မွေ့နားမလည်သည့် သူတို့ဖိလစ်ပိုင်သီချင်းကို ဘရိုင်ယန်က စ၊ဆိုသည်။ သီချင်း အခိုဗာယ်အတိုင်း ဘရိုင်ယန်က ကိုယ်ဟန် အမူအရာနှင့် သရုပ်ဖော်သွားသည်က ပီပြင်သကဲ့သို့ ရယ်စရာလည်း ကောင်း၍ မွေ့က ဟက်ဟက်ပက်ပက် ရုယ်တတ်သည်ကို နှစ်ယောက်စလုံးက သဘောကျကြသည်။ ကောင်းကင်ကို လက်ညွှေးထိုးပြုပြီး မိုးဆာဟန် လက် ကလေးတွေ တရွေ့လျှော်လိုက်၊ ထိုးဆောင်းဟန်ပြုလိုက်၊ ငိုဟန်ပြုလိုက်၊ လက်နှစ်ဖက်ပူးပြီး ချစ်သွှေနှစ်ယောက် အဆင်ပြေဟန်ပြုလိုက်နှင့် မျက်နှာ မူရာမျိုးစုံ ဘရိုင်ယန်ကိုကြည့်ရင်း မွေ့မှာတော့ အလုပ်ရောက်စက တစ်ခုခု အဆင်မပြေသည်နှင့် တိတ်ဆိတ်အေးစက်ကာ အထိုးတည်းနေတတ်သော မွေ့ကို ပြန်မြင်ယောင်လာရသည်။ ထိုစဉ်ကတည်းက ဘရိုင်ယန်သည် တေးသရုပ်ဖော်သီချင်းတွေ ဆိုပြရင်း မွေ့ကို ရယ်အောင်လုပ်တတ်သည့် သူင်ယ်ချင်းကောင်းတစ်ယောက်ပင်။

“နင် ရောက်စက ကလေးလိုပဲလော့။ ခဏ ခဏ စိတ်လုပ်တတ် တယ်။ စကားလည်း မပြော။ သူများက တစ်ခုခုမေးရင်လည်း ပြန်မဖြေနဲ့။”

## ဇွန်ရှာမောရသူမယ်

ပျော်ပါစေတော့ရယ်လို့ စနောက်မိတဲ့ ငါကို အော်အော်ထုတ်နဲ့။ အီမဲမဲမဲးနာ ဆိုပြီး ခဏနဲ့ အီမဲပြန်ပြီးမယ်တောင် ထင်ခဲ့တာ။ နင် ခွင့်ရလို့ ပြန်ပြန်သွားရင် ပြန်မပေါ်လေလောက်တော့ဘူးတောင် ထင်ခဲ့မိတာ”

မွေးမှာ လွမ်းနာကျစရာ အီမဲရယ်လို့ မရှိတော့သည့်အဖြစ်ကို ဘရိုင် ယန်တို့သိအောင်အထိတော့ မွေ့ မယိုင်နဲ့ခဲ့မှုးတာ မွေ့ကိုယ်မွေ့ ကျေးဇူးတင် သင့်သည်ပဲ။

ခရီးရောက်မဆိုက် အထုပ်ချုပြီး အလုပ်တန်းဆင်းသည့် မွေ့အတွက် မာရီဆဲလ်က နေ့စဉ်ဘဏ်အသွင်း စာရင်းတွေပဲ စစ်ပေးစိုးသာ သက်ညာ့သား၍ အနောက်ဘက်ရုံးခန်းထဲမှာ မွေ့ကစ်ယောက်တည်း ကျွန်းခဲ့သည်။ မွေ့တို့ Western Star ကုမ္ပဏီက ကိုယ်ပိုင်အမှတ်တံဆိပ် ငါးမျိုးရှိသော အိတ်မျိုးစုံကို သည်နိုင်ငံက ဈေးဝယ်စင်တာ Mallပေါင်းများစွာမှာ အရောင်းခန်းမထားပြီး ရောင်းချသည့် လန်ဒန်အခြေစိုက် ကုမ္ပဏီတစ်ခု ဖြစ်သည်။ အယ်လင်းမြို့အတွက် ဆိုင်ခဲ့လေးရှိရသည့်အနက် မွေ့က အလုပ်စင်က တည်းက အယ်လင်းမော ဆိုင်ခဲ့မှာသာ တာဝန်ကျသည်။ ဆိုင်ခဲ့မန်နေရာ အိန္ဒယလူမျိုး ရာဂျစ်ပြီးလွင် မွေ့နှင့်မာရီဆဲလ်က အလုညွှေကျတာဝန်အဖြစ် တာဝန်ယူပေးရသည့် အလုပ်များလှသော သည်ဆိုင်ခဲ့မှာ အရောင်းဝန်ထမ်းဆယ့်တစ်ယောက်၊ သို့လောင်ခန်းထိန်းလေးယောက်နှင့် နိစ္စရိဝင် လည်ပတ်နေသည်ဖြစ်၍ မေ့ချင်ခဲ့သော အတိတ်ဒဏ်ရာတွေမှ လွှတ်အောင် မွေ့က အသားတကျ နေတတ်ခဲ့သည်ပင်။

ကွန်ပျူးဘရေးထိုင်ကာ တစ်ပတ်စာ ဘဏ်အသွင်းစာရင်းနှင့် ရုံးတွင်းသုံး ငွေလက်ကျွန်စာရင်းတွေကို ရုံးချုပ်သို့ ပို့ပေးရမည့် ဖိုင်တွေထဲ စစ်ထည့်နေရင်းက မွေ့သည့် လတ်တလော အာရုံထားရမည့် အလုပ် အကြောင်းကိုသာ စဉ်းစားဆိုင်ပို့ ကြိုးစားသည်။ ဘဏ်စာရင်းပြီးသည်နှင့် မွေ့နှင့်ပြန်သည့် နှစ်လအတွင်း ရုံးက သင်တန်းပို့ ချထားသော တစ်ပတ်စာ လေ့လာရန် ခေါင်းစဉ်အောက်မှ ကုန်ပစ္စည်းသစ်များနှင့် သက်ဆိုင်သော လေ့ကျင့်ရေးသင်ခန်းစာများအပေါ် အာရုံစိုက်ကာ ဖတ်မှတ်သည်။ ကုန် သို့လောင်ခန်း ဝန်ထမ်းများပေးပို့သော အချက်အလက်နှင့် ကုန်လက်ကျို့ပြတ်လပ်နိုင်မှ အချိုးအစားစာရင်းပြုစုသည်။ မာရီဆဲလ်က နားချိန်ထပ်ယူရန် လာခေါ်မှပင် တစ်ဖြတ်နားကာ ကော်ဖီသောက်ဖို့ သတိရအောင်အထိ အလုပ် ပုံထဲ မွေ့ ခေါင်းစိုက်နေမိသည်။

“နားနားနေနေ နေရအောင် ရုံးခန်းအလုပ်တွေ ပေးထားခါမှ မွေ့က အလုပ်ပို့ရှုပ်နေသေးတယ်”

ကော်ဖိန္ဒ်ခွက် စားပွဲပေါ်တင်လာရင်း မာရီဆဲလ်က မွေ့၏အလုပ် လောဘကို အညွှန်းပြုဟန်ဆိုသည်။

“ဒီလိုအချိန်ဆုံး စိတ်အအားအလပ်မရှိအောင် အလုပ်တွေပဲ ရှုပ်နေ ချင်တယ်”

မွေ့က စကားတုံးတိဆိုရင်း ပေါင်မှန်ကင်စက်ထဲမှ နှစ်ယောက်စာ ပေါင်မှန်ကို ပန်းကန်နှစ်ချပ်ထဲ ခွဲထည့်သည်။ မာရီဆဲလ်က တစ်ချက် ဌ်များရင်း....

‘ကိုယ်လည်း ပြန်ရောက်ခါစဆုံး ဒီလိုပါပဲလော်။ တစ်ရက် နှစ်ရက် နေရင်တော့ အသားကျေသွားမှာပါ မွေ့ရယ်’ ဟု ပပ်တိုးတုံးဆိုလေသည်။

မွေ့တို့အလုပ်ဆင်းလာသော ညာဆယ်နာရီအချိန်အထိ အော့တဗုံး ၁၃ လမ်းပေါ်၌ လူများ၊ ကားများ စည်ကားနေဆဲဖြစ်သည်။ နေရောင်ပြင်း သော ကန္တာရတိုင်းပြည့်ဖြစ်သဖြင့် အပူလျော့ကာ ခြေခင်းလက်ခင်းသာသော ညွှန်က်ချိန်အထိ လူရိပ်လှုပြည်မပြတ်တတ်ပေ။ မွေ့က စတိုးဆိုင်မှာ အအေး ဘူး ဝင်ဝယ်နေသော မာရီဆဲလ်ကို ရပ်စောင့်ရင်း ကောင်းကင်မှာ သာနေ သည့် ပြည့်ပြည့်ဝဝ လင်းပနေသော လမင်းကို မွေ့ကြည့်မိသည်။ လမ်းမီး ရောင့်စုံကြားမှပင် ကြည့်စင်နေသော လပြည့်ဝန်းကို ထင်ထင်ရှားရှား မြင်နေ ရသည်။

“သူတို့ဆိုက တို့နိုင်ငံတွေထက်စာရင် နေတွေ့ လတွေ့နဲ့ ပိုနီးလို့ နေအပူဆိုလည်း နှစ်ဆဲခံရသလို လမင်းကလည်း တို့တိုင်းပြည့်တွေထက် ပိုကြီးတယ်လို့ ပြောကြတာ ဟုတ်နေတာပဲနော် မွေ့”

မာရီဆဲလ်က ယဉ်လျော့က်လာရင်း မွေ့၊ ငေးကြည့်နေသည့် ကောင်းကင်ဆီသို့ လိုက်ငေးသည်။

“သူတို့ ဟာသကာတွန်းလေးတစ်ခုကို သိလား မွေ့။ နေအပူနှစ်ဆ ခံရတာနဲ့ပတ်သက်ပြီး ခွဲထားတာလော်။ နေတွေ့ လတွေ့နဲ့ ကန္တာကြီးရဲ့ကြား မှာ သူတို့တိုင်းပြည့် ကြားခံနေရလို့ဆိုပြီး။ တစ်ခါတလေကျ ဒီလို လပြည့်ည တွေဆုံး တစ်ယောက်တည်း အိမ်ပြန်လာရင်း ကိုယ်လည်း ရှာကြီးတွေ့မိ တတ်တာရှိသေးတယ်။ ကိုယ့်သမီးလေးနဲ့ နေတွေ့ လတွေ့ရဲ့ကြားမှာ ကိုယ် ရောက်နေရပါလားပေါ့။ ဆိုင်ဆိုင်မဆိုင်ဆိုင် သမီးကိုလွမ်းတာနဲ့ လျော့က်

ဧရာဝတီဘဏ်

တွေးမိတယ် ထင်တာပဲ”

အသံဖျော့ဖျော့နှင့် စကားအဆုံးသတ်လိုက်သော မာရီခဲ့လ်၏ မျက်နှာကို မွေ့ လူညွှေကြည့်တော့ မာရီခဲ့လ်က ချက်ချင်း ပြီးရယ်ပြသည်။ ဟာသည်ကျင်ကာ ပေါ့ပေါ့ပါးပါး အမြဲနေတတ်သည့် မာရီခဲ့လ်က တစ်နှစ် သမီးအရွယ်ကဗောတည်းက ခွဲထားခဲ့ရသော သူမ၏ သမီးကျင်လေးအကြောင်း ပြောလျှင်တော့ လွမ်းဆွဲတွေ နှုတ်နေးသွားတတ်စမြဲ။

အခန်းပြန်ရောက်ချိန်အထိရောက်ရှိရာပစ္စက္ခာအရပ်၌ အသားမကျိုင်သေးသော စိတ်ခံစားမှုသည် မွေ့ကို ပြီးစီအောင် ဖိစီးကာ အိပ်မပျော်နိုင်သည်အဆုံး ဝရန်တာမှာ တမ္မာတများ ထွက်ထိုင်နေမိသည်။ ညျဉ်နက်ချိန်မှ တစ်ချက်တစ်ချက် ရွှေလာသည့် လေအေးစီးကြောင်းစကြောင့် မွေ့တစ်ကိုယ်လုံး အေးစက်လာသည်။ သူတို့၏နေ့ခေါင်ခေါင် ရှုလိုင်လည့် သူတို့မြော ရှားလှသည့် မိုးဆာခြင်းနှင့် ညျဉ်နက်ချိန် အအေးလှုံးဖြတ်ခြင်း မကြာခေါ်ဖြစ်နေသည်ပဲဟု မွေ့အတွေးဝင်သည်။ အနေးထည်ဝင်ယူလိုက်ရန် စိတ်ကူးမိပေမဲ့ အလုပ်နောက်ကျေမှ ပြန်ရောက်လာပြီး ဆေးသောက်ကာ အိပ်သွားသည် အခန်းဖော် ဒီးဒီးကို စဉ်းစားမိကာ လေအေးထဲမှာ မွေ့က ပေပ်နေမိသည်။ ညျဉ်လယ်နှစ်နာရီကျော်ပြုဖြစ်၍ ဝန်းကျင်က တိတ်ဆိတ်လွှားနေသည်။ တိုက်ပုလေး၏ ဝရန်တာမှ မွေ့ မေ့ကြည့်တော့ နီယွန်လမ်းမီးတွေကြားက ဖြတ်မြင်ရသော တိမ်စင်သည့် ညျဉ်လယ်ကောင်းကင်မှာ လမင်းပါဝါသည်လည်း အထိုးတည်းပင်။

ညျဉ်လယ်နှစ်နာရီကျော်ပြုဖြစ်၍ ဝန်းကျင်က တိတ်ဆိတ်လွှားနေသည်။ တိုက်ပုလေး၏ ဝရန်တာမှ မွေ့ မေ့ကြည့်တော့ နီယွန်လမ်းမီးတွေကြားက ဖြတ်မြင်ရသော တိမ်စင်သည့် ညျဉ်လယ်ကောင်းကင်မှာ လမင်းပါဝါသည်လည်း အထိုးတည်းပင်။

ထိန်ထိန်သာသော လမင်းတို့ ငေးရင်း စိတ်လွှားနေသည့် အတွေးဝင်သည်နှင့် မွေ့ မျက်ရည် ပိုးပိုးပေါက်ပေါက်ကျေလာသည်။

“မေမေ...”

လက်နှစ်ဖက်နှင့် နှုတ်ခမ်းအစုံကို တင်းတင်းပိတ်ရင်း နင့်နင့်နဲ့ပင် မေမေကို တကား တကာ မွေ့ ရှိက်ရှိက်ငိုမိသည်။

ခွင့်လွှားတို့ မေမေရယ်...။ မေမေ ဖြစ်စေချင်ခဲ့တဲ့ စိတ်ရောလူပါကြို့ခိုင်စေလိုလှတဲ့ မေမေသစ်ရွှေက်ကလေး မွေ့ကလေး.. ဒီလွှန်ပြီးတဲ့ လေးနှစ်လုံးလုံး လူတွေအမြင်မှာ ချီးကျူးစရာကောင်းအောင် ကြံ့ခိုင်ခဲ့ပါတယ်...

မေမေရဲ့...॥

အခိုန်အတော်များများ အဲဒီလို ကြို့ခိုင်နိုင်ဖို့ဆို တစ်ခါတလေတွေ  
ရင်ဘတ်ကြီးတစ်ခုလုံး နာကျင်အောင်မျက်တဲ့အထိ မေမေကို လွမ်းပါရ  
စေား... မေမေရဲ့॥

(၃)

မေမေ...॥

မည်သည့်အခိုန်မှာဖြစ်စေ မွေ့နှုတ်မှ မေမေကိုတမိလျင် ပျော်ဆွင်  
ဗျာတ်နှီးမှုကို ရေစေသည်အထိ မွေ့၏၏တစ်ခုတည်းသော ငယ်ဘဝပျော်ဆွင်မှု  
သည် မေမေဖြစ်သည်။

“မွေ့ကလေး မေမေကို ဒီလောက်ထိ တွယ်တတ်လွန်းတာ မေမေ  
မကြိုက်ပါဘူး”

မွေ့ ငယ်ဘဝတစ်လျောက်လုံး ကြားခဲ့ရသော မေမေ စကားသံ။

ဒိမ်စီးပွားရေးအရ လဆန်းပိုင်းရက်များမှာ မွေ့လိုက်ပါလို့ မရသည့်  
ခြိမ်မှာသို့ မေမေ ညာအပ်ခရီးသွား၍ ပြန်လာခိုန်တိုင်း မေမေ ပြောရသော  
စကားသံ။

မေမေက သည်လိုပြောမှပင် မေမေခါးကို တိုးဖက်ကာ ‘မေမေ  
မပြောနဲ့’ဟု တိုးနဲ့ခဲ့သော မွေ့ကို ပြန်ပွေ့ဖက်ရင်း မေမေက သက်ပြင်း  
တစ်ချက်ချသည်။ မွေ့ထိတ်ကျေနပ်အောင် ကျောကို ခပ်ဖွဲ့ဖြူပြီးမှ  
ရင်ခွင်မှ ဗျာကာ မွေ့မျက်လုံးတွေ့ကို မေမေက တည့်တည့်စိုက်ကြည့်သည်။

“မွေ့ကို မေမေ အမြဲပြောဖူးတယ်လေ။ လူဆိုတာ အမြဲတမ်း  
တစ်သမတ်ကြီးမရှိနိုင်ဘူး။ မွေ့နဲ့မေမေက အခိုန်ပြည့်အတူရှိစိုးဆိုတာ မေမေ  
မှာလည်း အလုပ်ကိစ္စနဲ့ သွားရလာရတာရှိမယ်။ မွေ့က ကလေးငယ်ငယ်  
လေးလည်း မဟုတ်တော့ဘူးလေ။ မေမေမရှိလို့ ထမင်းကောင်းကောင်း  
မစားတာ ညည် ထင့်တာ ဒါ ဘာအကျင့်လည်း မွေ့ရဲ့။ ကောင်းတဲ့  
အကျင့်မဟုတ်ဘူးလေ”

“မွေ့လည်း မေမေမှာခဲ့သလို ကောင်းကောင်းနေတာပဲ။ ဘူး  
ဘာသာကို ဒီထဲက ငိုချင်လာတာလေ မေမေရဲ့”

ရင်ဘတ်ကလေးပုတ်ကာ ငိုမဲ့သည့် မွေ့အပြောကြောင့် မေမေ  
မျက်ဝန်းများမှ သနားကြုံနာရိပ်သည် ဖျတ်ခနဲ့...

“အခု မွေ့ကလေး အသက်ဘယ်နှစ်လ”

“ခြာက်နှစ်...”

“ကျောင်းမွှင့်ရင် နှစ်တန်းကျောင်းသူ့ကြီး ဖြစ်တော့မယ်။ သိပ်မကြာ ငင် ခုနစ်နှစ်လည်းပြည့်တော့မယ်။ မွေ့ရဲ့ခြေလက်အစုံက မေမေအားမလိုဘ ပြေးတတ်၊ ဆော့တတ်၊ ကိုယ့်အားကိုယ်ကိုးတတ်အောင် သန်မာန်ပြီ။ တကယ်တော်တဲ့ ကလေးလေးဆိုတာ သူ့မေမေက လိုအပ်လို့ အဝေးသွားရင် ကျိန်တဲ့ ကြီးခင်တို့၊ မမဝါတို့ စိတ်ည့်အောင် ထမင်းကျွေးမရတာတို့ ညာအိပ်ရင်း မေမေကို ထရှာတာတို့မလုပ်ဘူးလေ။ ဒါမျိုးက ပူဇ္ဈားလေးတို့လို မေမေကူးမှ လမ်းလျှောက်တတ် မေမေ ခွံကျွေးမှ ထမင်းစားတတ်တဲ့ ကလေးပိုစိလေးတွေ လုပ်တာလေ”

မွေ့၏ ပျော့စင်းသော ဆံနှစ်တွေကို ပုတ်သပ်ရင်း ချော့မော့နေ သော မေမေစကားကို ပန်းပင်တွေ မြေဆွေရင်း နားစွင့်နေသည့် ကြီးကြီးခင် က မလိုလားဟန် လုမ်းကြည့်သည်။

“ကလေးပဲအော အမေကို ချုစ်ချင် ခွဲချင်တာ သဘာဝကိုး၊ သဘာဝကို လွန်ပြီး သိပ်မတင်းနဲ့။ နိုကဗျာ ကလေးက ဒီအမေတစ်ယောက်သာ...”  
“မမခင်...”

မာဆတ်ဆတ် ဖြတ်ဟန်လိုက်သည့် မေမေအသံကြောင့် ကြီးကြီးခင် စကားက တစ်ဝက်တစ်ပျောက်မှာ ရပ်သွားသည်။ ခြိုင်ရှိ ဒန်းပေါ်မှ မွေ့ကို ဆွဲခေါ်ကာ မေမေ အိမ်ထဲဝင်လာတော့ ကြီးကြီးခင်၏စကားက နောက်မှာ ငွေ့ဝဲကျွန်းခဲ့သည်။

“ဘယ့်နှစ်ဖြစ်ပြီး ကျောက်ခဲ့လိုမာတဲ့ မအောကနေ ဒီလိုတွယ်တတ် လွန်းတဲ့ သမီးမွေးလာတယ် မသိဘူး”

မွေ့ ငယ်စဉ်ကတည်းက မွေ့နှင့်ပတ်သက်ပြီး မေမေနှင့်ကြီးကြီးခင် သည်လို သဘောမညီဟန် ကတောက်ကဆတ်ဖြစ်မည်ကြံ့လျှင် မေမေသည် ကြီးကြီးခင် မျက်ကွယ်ရာ ခြိုက်ပြီး၏တစ်နေရာရာသို့ မွေ့ကို ဆွဲခေါ်သွားတတ်မြှုပင်။

မော်လိုက်မြှုံး စွယ်တော်ရပ်ရှိ မွေ့၏အဘိုး ရဲမျှးဟောင်း ဦးဘခွေ၏ သည်ခြိုက်ပြီးကို မြို့ပေါ်လူများက နှင်းဆီခြိုဟု ခေါ်တတ်ကြသည်။ ပေတစ်ရာပတ်လည် ခြိုဝင်းကျယ်၏ ခေါင်းရင်းဘက် မျက်နှာစာတစ်ခြမ်းလုံး မှာ နှင်းဆီပင်ရောင်စုံက တစ်နှစ်ပတ်လုံး ပွင့်နေတာတ်သည်။ နှင်းဆီခင်းသည်

မွေ့၏ ကြီးကြီးခင်ဝါသနာဖြစ်ပြီး မွေ့မေမေကတော့ အိမ်အနောက်ဘက် ကွက်လပ်မှာ ရာသီအလိုက် စားပင်တွေ စိုက်ဖို့လောက် နှင့်ဆီပန်းတွေကို စိတ်မဝင်စားသူ ဖြစ်သည်။ အိမ်နှင့်နီးသည့် ရပ်ကွက်မူလတန်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ မွေ့၏ ဒေါ်ကြီး ကြီးကြီးခင်သည် ကျောင်းချိန် ပြင်ပမှာ နှင့်ဆီပန်းခင်းထဲတွင်သာ အချိန်ကုန်တတ်သည်။ မွေ့မေမေကတော့ သုက်ချာပါသရောဂါသသူ မွေ့အတိုးဘား ပြုစုနိုင်ရန် မွေ့ကို ကိုယ်ဝန်ဆောင် စဉ်ကတည်းက မြို့နယ်အုပ်ချုပ်ရေရှုးဝန်ထမ်းအဖြစ်မှ နတ်တွေကိုလိုက်သည်။

မြို့အထက် ချင်းတွင်းမြတ်စာစ်ကြော ရှားပင်ရွာရှိ ရာသီပေါ်သီးနှံခြား၊ နှစ်ရှည်ကွဲကောခြီးကိုစွာများနှင့် လဆန်းရက်များတွင် မွေ့မေမေက ဥုတ္တပါယ်နေခရီးသွားရသည်။ အိမ်ပြန်ရောက်လာလျှင်တော့ အသိုးနှင့် မွေ့ကိုစွာများနှင့်သာ တစ်နေကုန် မေမေအလုပ်များနေတတ်သည်။ မွေ့တို့ခြီးတွင် မနက်လင်းသည့်နှင့် မေမေကို မတွေ့ချုံ လိုက်ရှာသည့် မွေ့၏အသံ၊ မွေ့ကိုမဲပြောဘဲ အိမ်ပြင်ထွက်သွားသည့် မေမေကိုမဲကျန်ဖြုံး မွေ့အောင်သံဃားရသည်ကလွှဲလျင် အမြှတ်တံ့သိတ်နေတတ်သည်။ မွေ့တို့နေသော အိမ်မကြီး သည် ခြိုင်းအလယ်မှာရှိပြီး ခြို့ခြေရှင်း အနောက်ဘက်ကျကျမှာ မွေ့၏ ဦးလေးငယ်အိမ်ရှိသည်။ မောင်နှမသုံးယောက်ထဲမှာ အရွယ်ငယ်ငယ် နှင့် အိမ်ထောင်ကျချုံ မွေ့ဦးလေးငယ်တွင် မွေ့ထက် သုံးနှစ်ကြီး မမငောသီး တစ်နှစ်ကွာ အစ်ကိုဖိုးသားနှင့် မွေ့ထက်ငယ်သော နှစ်နှစ်အရွယ် ပူဇားရှိ သည်။ အန်တိသစ်ဟု မွေ့ခေါ်သော ဦးလေး၏ အမျိုးသမီးသည် မွေ့တို့ခြီးထဲ က အနောက်အိမ်မှာ မပျော်ဘဲ မြို့လယ်ကောင်ရှိ သူမ၏ ဖောင်ပိုင် စတိုးဆိုင် တွဲလျက် တိုက်အိမ်ကြီးမှာသာ သားသမီးတွေခေါ်ချုံ အနေများသည်။

မွေ့ကျောင်းပိတ်ရက်များမှာ အဝေးသို့ ထွက်ကစားသည်ကို စိုးရိုးခိုး တတ်သော အသိုးကြောင့် မွေ့က ခြီးထဲမှာသာ မေမေနှင့် ကြီးကြီးခင် သွားရာနောက် တကောက်ကောက်လိုက်နေလျှင် ကြီးကြီးခင်၏ အလုပ်တွေ လာကူလုပ်ပေးသည့် မွေ့ထက်ငါးနှစ်ခန့်ကြီးသော ကြီးကြီးခင်၏ တပည့် မမဝါကိုသာ အဖော်လုပ်ကစားနေရလျှင် တူမကို ထာဝစဉ် အသနား ပိုတတ်သော ကြီးကြီးခင်၏ တဖျက်တောက်တောက်ကို ကြားရတာတ်သည်။

“ငဲ့တွေမ ဤတစ်လုံးလေး သနားပါဘေား။ မယ်ခင်သစ်သာကောင်းရင် သူမယ် အစ်ကိုအစ်မတွေနဲ့ ဘယ်လောက်အဖော်ရပါမလဲ။ ဆေ့ကြပါလေ့ ဒီခြိုကြီးထဲ။ မယ်ခင်သစ်က သူတို့ညားစက ပူဆာတဲ့ မြို့လယ်က အိမ်ဝယ်

ဖွံ့ဖြိုးမောဂျူမယ်

မပေးလို့ ဆန္ဒပြတာလေ။ ကလေးသုံးယောက်ရခါမှ ကောက်ကာင်ကာ  
ခွဲသွားရတယ်လို့။ ဟိုမယားကြောက် ကိုယ့်မောင်ကလည်း ဘာထူးမှာ  
မရှိတာကိုး...”

သတိရတိင်း ပေါက်ပေါက်ဖောက်သကဲ့သို့၊ ဉြှေးဉြှေးခင်က မဆုံး စတမ်း ချိမ်ည်နေလျှင် မေမေကသာ စိတ်သက်သာအောင် ရွှေ့ရစ်မြှာ

“မမခင်ရယ် ခင်သစ်က ကုန်သည်သားသမီး ငွေသုံးဖွာတာ မောင် လွှင့်လို လခစားက လိုသလောက် ဘယ်ဖြည့်နိုင်မလဲ။ သူ့အဖောက သူနဲ့ မြေးတွေချုပ်လို့ ဒီလို ရိုင်းလုပ်ရိုင်းဘားထားတော့ နှစ်ဖက် အဆင်ပြေတယ်ပဲ တွေး။ နေ့ပါစေ”

မေမေက သည်လိုဖြေသိမဲ့လျင်တော့ ကြီးကြီးခင်မျက်နှာမှာ စိတ်မကောင်းဟန်ပေါ်လာသည်။

“အေးလေ အခြကြီးသူက ရဲမှုးဟောင်းသားမို့ အထင်တကြီးကြိုက်ခဲ့ပြီး ထင်သလိုမဟုတ်တော့ ယောကျိုးလည်း ယောကျိုးလို့ လေးစားပုံမရနဲ့ ငါမောင်ပဲ သနားတယ်။ နားအေးပါးအေးနေချင်ရင် သူ့အိမ်လေးပြန်လာအိပ်လိုက် မြို့လယ်ကူးလိုက်နဲ့”

မွေး၏ ဦးလေးကယ်သည် မိုးလေဝသနှင့်လေဖော်ရုံးမှ အရာရှိ၏ယ်တစ်ဦးဖြစ်ပြီး စကားနည်းကာ အေးဆေးလျန်သူဖြစ်သည်။ တိတ်ဆိတ်အေးချမ်းသော မွေးတို့ခြုံကိုသာ နှစ်သက်သူဖြစ်၍ တစ်ရက်နှစ်ရက် လာနေလိုက်၊ မြို့လယ်က မိသားစုရှိရာဘွားလိုက်နှင့် နေတတ်သူ။ ဦးလေးကယ်အိမ်ပြန်လာတတ်သော ရုံးပိတ်ရက်လိုနေနှီးမှာ တိုးကြီးခင်သည် မောင်ယ်စားလိုရာချက်ကျေးရှင်း အားမလို အားမရဖြစ်ခဲ့။

“ကိုယ်က အမိန္ဒရာတေသာင်းများဖြစ်ပဲ ကိုယ်နေချင်တဲ့အမိ ပြန်ဆောင်ရွက်ပါတယ်။ ပြောလေ မောင်လွင်ရယ်၊ ခင်သစ် သူ့အမိ အလုပ်လုပ်ချင်လည်း အမိကနေ သွားလို့ရတာဘဲ။ ဟိုမှာ လူကများနဲ့ ငါတူတွေ တူမတွေလည်း အေးအေး အေးအေး နေရမယ် မဟုတ်ဘူး။ နင် မလိုက်ချင်နေခဲ့။ ငါကလေးတွေနဲ့ ရွှေနေမယ် တစ်ခါလောက် ပြောကြသုတေသနပါလား”

တန်ခိုးနောက်တိုင်း မြို့လယ်ရပ်သို့ ဦးလေး ပြန်သွားလျှင် မွေးမျှောက်သွားရင်း သတိရလာတတ်သော သူတစ်ဦး ရှိသည်။

“သမီး... လေး”

မွေ့ခေါင်းကို ဖွံ့ဖြိုးပုံတိရင်း မွေ့နစ်ခြိုက်သော အသံဉာဏ်နှင့် ခါ  
လေးလေး ခေါ်တ်ခဲ့သူတစ်ဦး။ ဖေဖေ...။

(၄)

ဖေဖေနှင့်ပတ်သက်သော မွေ့ငယ်ဘဝမှတ်ဉာဏ်သည် စွဲလိုရာကို  
ခွဲ၍ မွေ့လိုရာကိုမေ့တတ်အောင် ထိခိုက်ဂွယ်လွန်းလှသည်။ မွေ့အနားကနေ  
မည်သည့်အချိန်ကစ ဖေဖေ ပျောက်သွားခဲ့သည်ကိုလည်း မွေ့မမှတ်မိတော့။  
အချိန်အကြားကြီး ပျောက်ပျောက်သွားသည့် ဖေဖေကို မွေ့မေ့မသွားအောင်  
တော့ လူတာချို့က ဖေဖေနှင့် မွေ့ကို ဆက်စပ်ပြောတတ်ကြသည်။

“မွေ့ကလေးကို မြင်ရင် ဆရာထင့်ကို သိပ်သတိရတယ်...”

“မွေ့က ဆရာထင်ပေါက်စလေးပဲ။ ကြီးလာလေ ဆရာထင်နဲ့  
တူလေပဲ...”

မေမဇန်နှင့်ဖြစ်စေ၊ ကြီးကြီးခင်နှင့်ဖြစ်စေ မွေ့အိမ်အပြင်ထွက်လျင်  
လုမ်းငေးကြည့်ရုံသာရှိသော ထိုလူတွေသည် မွေးဦးလေးငယ်နှင့် မြို့လယ်အိမ်  
သို့ သွားချိန်များမှာ မွေ့ကို တစ်ခုတ်တရလာကြည့်တတ်ကြသည်။

မွေ့ဖေဖေသည် မွေ့မှတ်မိသည့်အချုပ်မှာတော့ မွေ့ထံသို့ တစ်နှစ်  
လျင် တစ်ခေါက် ရောက်လာတတ်သူ။ တစ်နှစ်ထက်တစ်နှစ်လည်း ပိုတိတိ  
ဆိတ်ကာ မွေ့ကို စိုက်ငေးတတ်သည်။ ဖေဖေအကြည့်မှိုင်းမှိုင်းတွေအပေါ်  
မွေ့ ဝမ်းပန်းအနည်းခံစားရသည်ကိုလည်း မွေ့အာမှတ်ရသည်။ မွေ့ကျောင်းစ  
နေသည့်အချုပ်က ဖေဖေ ပျောက်နေခဲ့ပေမဲ့ မွေ့ ဒုတိယတန်းတက်ရန်  
ကျောင်းအပ်သည့်နေ့ကတော့ သည်ရက်အမိ မြို့ပြန်လာသော ဖေဖေ  
မွေ့တို့ရပ်ကွက်မူလတန်းကျောင်းမှာ မွေ့ကို ကျောင်းလိုက်အပ်ပေးခဲ့သည်။  
မွေ့ကိုတစ်လျှောက်လုံး ချိပိုးရင်း ကျောင်းဝင်မှတ်တမ်းအတွက် အဖောမည်  
ဦးသက်ထင်မောင်ဟု ပြန်ဖြေခဲ့သည့် ဖေဖေ ပုံရိပ်ကိုတော့ မွေ့စွဲလှသည်။  
မြို့ရောက်လာလျင်ပင် မွေ့တို့အိမ်ကို မနက်လာ ဉာဏ်ကာ မြို့လယ်က  
တည်းခိုရာ မိတ်ဆွေအိမ်သို့ ပြန်တတ်သော ဖေဖေအပေါ် မွေ့ စိမ်းလှသည်  
လည်း မဆိုသာဘဲ ဖေဖေ တစ်ခေါက် မွေ့ကို ထားရစ်တိုင်း မေမေကိုသာ

ဖွေရှာမောရသူမယ်

တိုး၍ တွယ်တာတတ်ခဲ့သည်။

မွေအတွေးတို့သည် တစ်မြို့တည်းနေသည့် သားသမီးတွေနှင့်ပင် ညအိပ်ညနေရယ်မျှ မခဲ့နိုင်သော ဦးလေးငယ်နှင့်မွေ့ကို တစ်သက်လုံး ကြာ ရှည်စွာပစ်ထားရက်သည့် ဖေဖော်ကြောင်းရောက်လျင် မေမေ့ကိုသာ ပြီးရှာ မိစ္စ၏။

“မွေ့ကို ဘယ်တော့မှ ပစ်မသွားရဘူးနော် မေမေ”

ထိုအချိန်မျိုးမှာ တစ်ရေနှီးချိန် ရှိက်ရှိက်ငါးသည့် မွေ့ကို တင်းကြပ် အောင် ဖက်ပွဲရင်း မေမေသည် အတွေးတိုးမျိုးနှင့် စိုးရှိမိတ်သတ်။

“မေမေ ရှားပင်သွားတာကို အိပ်မက်နေတာလား။ မော်တော်စီးပြီး အကြားကြီးသွားရတော့ မွေ့ဘိုးဘိုးက စိတ်မချုပ်လို့ ထားခဲ့ရတာပါ မွေးရယ်။ မဟုတ်ရင် ဘယ်သွားသွား မွေ့ကိုခေါ်မှာ မေမေ ကတိပေးတယ်။ မေမေ ဘယ်လိုလုပ်ရပါမလဲနော် ဒီငပျော့လေး မွေ့ကို...”

မေမေအပေါ် အားပြုတွယ်မက်လွန်းသည်ဟု မွေ့ကို မေမေ သဘောမကျသယောင်ပြုတိုင်း ကြီးကြီးခင်သည် မေမေ့ကို အမြင်မကြည့်စွာ တူမောင်ယှဉ်အပေါ် ကရုဏာစွေ့တတ်စမ်း။

“မယ်မွန်းကို သူ့သမီးတွယ်တာချက်က သူချေရလောက်တယ်။ မအေလုပ်တဲ့ ကျောက်ခဲ့မက သမီးကလေးတစ်ယောက်တည်းရယ်လို့ ဘယ် တော့မှ ကယ့်ကယ်မရှိနဲ့။ ဘာလေးဖြစ်ဖြစ် မွေ့ လုပ်နိုင်တယ်။ မေမေကြည့် နေမယ်နဲ့ ကလေးတစ်ခုဖြစ်လည်း မေမေ ငိုတာမကြိုက်ဘူးဆို ကလေးမှာ မထိရဲရှာဘူး။ ကြားက မခဲ့နိုင်တဲ့ မမခင်က ပြောမိရင် မမခင် ဝင်မပါနဲ့နဲ့ အပြောခံရသေးတာအော့။ သူ့သမီး မယ်တယောကတော့ မျက်လုံးနှစ်လုံး ပွင့်လာကတည်းက မေမေနဲ့ စတာ ကျောင်းသွားချိန်ကလွှဲရင် ကျွန်တဲ့အချိန် အမေအပျောက်မခံဘူး။ မအေ အိမ်သာဝင်ရင်တောင် ရှုံးကနေ ဂုဏ်တုတုတ် ထိုင်စောင့်တော့ မလွန်လား။ ဟော့ ဟိုတစ်ရက်က သူ့အမေနဲ့ မမခင် စကားများကြရင်း နင်က အငယ် ထပ်မပြောနဲ့ ပါးစပ်ပိတ်လို့ သူ့အမေကို အော်မိပါတယ်။ သူက ကြားကြားပါအောင် ငိုလို့ ပြီးချော့ရတယ်။ သူ့အမေ များ အဲဒီလို့ အထိမခံတာ”

ကင်ဗွန်းချုပ်ရှုံးကတွေ့ကို ဆူးမထိအောင် ကရုတ္ထိက်သင်ရင်း ကြီးကြီး ခင်သည် သူမ ဝသီအတိုင်း ပြောချင်ရာကို ပြောနေသည်။ ခြေရင်းမြို့ မေမေသူ့သယ်ချင်း အန်တိလေးမာကတော့ ကြီးကြီးခင်စကားကို သဘော

ကျွာ ရယ်လေသည်။ လူကြီးနှစ်ဦးအလယ်မှာ ထိုင်၍ ကြီးကြီးခင်ကို မျက်လုံးကလေး ကလယ်ကလယ်ကြည့်ရင်း ကန်စွန်းပြုတိကို သေသေ ချာချာ အခံန္တာတေးနေသည့် မွေ့ဆံပင်လေးတွေကို ဖွံ့ဖြိုးသပ်ပေးရင်း အန်တိ လေးမှာက ချစ်စနိုးပြီးရယ်သည်။

“ကောင်းတာပေါ့ မမခင်ရယ်။ မွေ့ကလေးက အမေချို့သမီး ဆိုတော့ မွန် ကံကောင်းတာပေါ့”

ကြီးကြီးခင်က ကင်ပွန်းချဉ်ချုပ်များကို စတီးလင်ပန်းထဲ စထည့် နေရင်း မိုးဖိုးခန်းတံဌးဆီ ကဲကြည့်သည်။

“တစ်ခါတလေများ တွေးမိပါတယ်ဆို လေးမာရဲ့။ ဟိုမောင်မင်းကြီး သား ကိုယ်စားပါ မအောလုပ်သူကို ပေါင်းချစ်ပေးနေသလားဆိုပြီး”

ကြီးကြီးခင်၏ ပျာယီးပျာယာ အပြောအဆုံးမှာ အန်တိလေးမှာက တဗားဟား အော်ရယ်တော့သည်။

“ဖြစ်နိုင်တယ် မမခင်။ မွေ့က ဆရာထင့် ကိုယ်ပွားပဲ။ ကြီးလာ လေ အဖော့တူလေနော်”

“ဟုတ်ပါ ခြေဆံလက်ဆဲ ရှည်တာ၊ မျက်လုံး မျက်ခံးလှတာ၊ ဥက်ထက်တာ အကုန်တူပါ။ မယ်မွန်ဝင်လာပြီလား ကြည့်ရသေးတာ။ သူ့သမီးရှုံး ဒါတွေပြောရင် မကြိုက်ဘူးအော့ သူက”

ကြီးကြီးခင်သည် လူကြီးတွေပြောသမျှ နားထောင်ရင်း မျက်လုံး ကလေးပိုင်းနေသည့် မွေ့ကိုကြည့်ကာ မျက်ရည်စို့လာသည်။

“ဂုဏ်မလေး မိတစ်ကွဲ ဖတ်ကွဲဖြစ်နေတာ မြင်ရရင် မမခင်လည်း ရင်နာတာပါပဲ လေးမာရယ်။ သူတို့အကြောင်းပါလို့ ဆိုရင်တောင် ကိုယ့် အတ္ထကြောင့်များလားလို့ တစ်ခါတလေ တွေးမိတယ်”

သည်တစ်ခါတော့ မမမေ့ကိုယ်စား တားဆီးသူက အန်တိလေးမှာ ကိုယ်တိုင်ပင်။

“တော်ပါတော့ မမခင်ရယ် ကလေးရှုံးမှာ”

ကြီးကြီးခင်က မျက်ရည်စေရေးလောသည်ကို လက်ဖမ့်နှင့် ပင့်သုတ ရင်း မွေ့ကို ခင်ငြေးငြေးကြည့်ခိုက် အီမံရှုံးမှ မွေ့နာမည်ကို အော်ခေါ်နေသည့် မွေ့သူငယ်ချင်း နှင်ယ်၏အသံကို ကြားရသည်။

မွေ့က ဝမ်းသာအားရနှင့် ‘ဟော့’ဟု အသံပြုရင်း ကြီးကြီးခင်ကို ခွင့်တောင်းဟန် လုမ်းကြည့်သည်။ အန်တိ လေးမှာက သမီးသွားဆော့လေဟု

ဇွန်ပေးသည့်နှင့် မွှေ့က ကုလားထိုင်ပေါ်မှ လျှောဆင်းကာ အညွှန်းဘက်ပြီး  
တော့သည်။

“အဲဒီကာလကတော့ မမခင်ရဲ့ကြောက်စိတ်ပေါ့ လေးမာရယ်။ ဆွဲစဉ်မျိုးဆက် အေးအေးကုပ်ကုပ် လခစားဝန်ထမ်းဘဝမှာပဲ အသားကျုလာ သူတွေဆိုတော့ မွှေ့ကလေးအဖောက်တွင် တစ်နှစ်ယင် တစ်စင်ပါဌီး အကုန် ဒုက္ခရောက်ရမှာကို အကြောက်ကြီး ကြောက်ခဲ့မိတယ်။ မွှေ့အဖောက် စွန်ပစ်ပို့ မယ်မွန်ကို ချော့တစ်လှည့် ပြောက်တစ်လှည့် မမခင်ကပဲ အခိုက ဖိအားပေးခဲ့ မိတယ်။ မယ်မွန်ကတော့ သူချစ်တဲ့ လေးစားတဲ့ လင်သားကိုး။ ဘယ်ကဲ့ကွာ ရက်မလဲ။ တစ်သက်လုံး မပြတ်စဲနိုင်ဘူးပဲ တင်းခဲ့တာ။ မနှစ်က မောင် သက်ထင်ပြုနေရောက်လာတော့ မမခင်တို့မိသားစုနဲ့ မဟတ်သက်ဖို့ မမခင် ကိုယ်တိုင်ပဲ မျက်ရည်စက်လက် တောင်းဆိုခဲ့မိတာ”

“ပြီးခဲ့တာတွေအတွက် စိတ်မကောင်းဖြစ်မနေပါနဲ့ မမခင်ရယ်။ ပြီးတော့ မမခင်က ညီမနဲ့ တူမလေး အပေါ်တော့ စေတနာ မေတ္တာကြီးတာ ကို ကိုထင်ကော မွန်ကော နားလည်းကြတယ်လေး။ ဒါကြောင့်လည်း မွန်က အဖော့အိမ်မ မျက်နှာင့်ပြီး ကိုထင့်နောက် မလိုက်သွားတာပေါ့။”

“မောင်သက်ထင်ကို ဒီလိုပြောတာ သိသိချင်းတော့ မယ်မွန်က မမခင်ကို တော်တော်စိတ်ဆိုးတာ လေးမာရဲ့။ ဘယ်တော့မှ မျက်ရည် မကျေတတ်တဲ့ မယ်မွန်က မမခင်ရက်စက်တယ်နဲ့ ပြောပြောင့်တော့ မမခင် လည်း ကိုယ်မှားမှုနဲ့သိပြီး ကဲ အဖောကြီးကို ငါ့နဲ့မောင်လွှဲပဲ စောင့်ရောက် နေရစ်မယ်။ ညည်းတို့သားအမိ သူခေါ်ရာလိုက်နေကြ ပြောခဲ့တာတော့ တကယ့် စိတ်ရင်းပါအော့။ မယ်မွန်က မလိုက်သွားဖို့ ဆုံးဖြတ်တာပါပဲ။ မောင်သက်ထင်ကတော့ ဆိုခဲ့စေ မြှုပေါ်လူမျိုး။ သူ့သမီး ထပ်လာတွေ့တဲ့ နှုံးခေါက်လုံး သူ့သူငယ်ချင်း တာက်လမ်းကျူးရှင်အိမ်တန်းသွား အထူးချွှုံးမှ အိမ်ကို အညွှန်းသည်လိုလာတော့တာ။ အဲဒီလိုကျုလည်း မယ်မွန်တော့ မသိဘူး။ မမခင်မယ် ရင်ထဲမကောင်းပါဘူးအော့။ မယ်မွန်ကလည်း အိမ်မှာတည်းပါ တစ်ခွန်းမစနဲ့။ မမခင်လည်း ကိုယ့်အပြစ်နဲ့ကိုယ် မောင်သက်ထင်လာရင် ရှောင်ပဲ နေမိတော့တယ်။ မမခင်ရဲ့အတွေ့ပါပဲ လေးမာရယ်”

မွှေ့သည် အိမ်ရေးနည်းခွန်းလီရိုကြားမှ အရှပ်ထည့်သော လေး ထောင့်ကြိမ်သော်လိုလာတော့တာ။ အဲဒီလိုကျုလည်း မိုးစိုးခန်းဆီမှ ကြီးကြီးခင်တို့ စကားသံ တွေကို နားလည်နိုင်နဲ့ နားစွမ်းခိုက် နှင်ယ်၏ စိတ်မရည်သော အော်ခေါ်သံ

“မွေးရေ ဒီမှာ ငါ အိမ်တောင်ဆောက်ပြီးနေပြီလို့”

မွေး တတိယတန်းဖြေထားသည့် သည်နေ့ရာသီမှာ မမဝါက သူမ၏  
ဆွဲမျိုးများရှိရှာ ကင်းတပ်ဆွာတွင် သွားနေ၍ မွေးမှာ နှင်ယ်အိမ်လာလည်ချိန်  
ကိုသာ ဆော့ဖို့ စောင့်ရသည်။

“မွေး နေပူထဲ မထွက်ရဘူးနော်”

နှင်ယ်၏ အသံစုံစုံကြောင့် တုတ်ကောက်အားပြုလျက် အိမ်အပေါ်  
ထပ်ပြတင်းဝမှာ ရပ်ကြည့်နေသော ဘိုးဘိုးက မွေးကို လှမ်းအော်သည်။

“ဟုတ် ဘိုးဘိုး။ မွေးတို့ ပရပ်အောက်မှာပဲ ဆော့မှာ”

ဘိုးဘိုးသည် မွေးမမွေးမိ တစ်နှစ်က ဘယ်ဘက်တစ်ခြမ်းလေဖြတ်  
သွားသဖြင့် တစ်ခါတစ်ရုံမှ ခြိထဲ ဆင်း၍ ကြေားစားလမ်းလျော့ကြတ်တတ်ပြီး  
အချိန်အတော်များများမှာ အိမ်အပေါ်ထပ် ပြတင်းပေါက်နှစ်ဆင့် နောက်ပျောကာ  
မွေးဆော့နေသည်ကို လှမ်းကြည့်နေတတ်သည်။

“ဒိုးသားတို့ ကေသီတို့ငယ်ယ်ကတော့ ဘိုးဘိုးက ချို့ပိုးပြီး  
လျော်ကြလည်လိုက် မုန်တွေ ဝယ်ပေးလိုက် လုပ်နိုင်ခဲ့သား။ ငဲမြေး မွေး  
ကလေး အလှည့်ကျ ဘိုးဘိုးက ဘာမှ အသံးမဝင်တော့တဲ့ လုပိကြီးဖြစ်နေပြီ”

မွေး ညာက် မေမေနှင့်အတူတူ ဘိုးဘိုးကို ဆေးလူးပေး နှိပ်နယ်  
ပေးတိုင်း ဘိုးဘိုးက မျက်ရည်တပဲပဲ ပြောတတ်သည်။

သူ လိုက်မတောင့်ရောက်နိုင်သည့် မြေးမကလေး အိမ်အပြင်ပတ်  
လည်ထွက်လျှင် လုံးဝမကြောက်သော ဘိုးဘိုးက မွေးထဲသို့ မွေးသူငယ်ချင်းများ  
လာဆော့ကြသည်ကို သဘောကျသူ့ဖြစ်သည်။ မွေးသည် ဘိုးဘိုး လှမ်းခေါ်  
ပေးသည့် နှင်ယ်နှင့်အတူတူဝေစားလို့ ရရပေါင်မုန်နှစ်ခုယျှော်ပြီး အိမ်အောက်  
ပြန်ဆင်းလာတော့ မွေးတို့ဆော့နေကျ အိမ်တေားအဖြဲ့ထားသည့် ပရပ်ဆောင်  
အောက် ကွာပျစ်ပေါ်တွင် နှင်ယ်သည် သူမ အသစ်ပြုလုပ်ထားသော  
အရှပ်မလေးကို ကြားချင်လွန်းဟန် တပြပြ ဖြစ်နေသည်။

“ဒီမှာလေ ငဲ့အရှပ်သစ်လေး လှလား”

မွေးက အရှပ်အိမ်လေးအတွက် သစ်သားတုံးငယ်လေးများကန်းကာ  
အိမ်ဆောက်စေရနှုန်း နှင်ယ်၏ အရှပ်လေးကို ကိုင်ကြည့်သည်။ အဝတ်စြော်နှင့်  
မျက်နှာ၊ ကိုယ်ထည်ရှည်ရှည် လက်ကလေးတန်းလျက် ပြုလုပ်ထားသည့်  
မွေးတို့လက်လှပ်အရှပ်ကလေးတွေသည် အပ်ချည်အနက်နှင့် အနီသုံးကာ

ဖွေရှာမောရသူမယ်

မျက်လုံးလေးတွေ နှုတ်ခမ်းလေးတွေ ဖော်ထားသည်က ချစ်စရာပင်။ မွေတို့ အရွယ်ကလေးတွေ သိပ်မဆော့ကြတော့သည့် သည်အရှင်တမ်းကစားနည်းကို အရိပ်အောက်သာ ဆော့စေလိုသော မေမေက အရှင်ကလေးတွေ ပြုလုပ်ပုံ၊ ဂါဝန်အကျိုး၊ ထဘီလေးတွေ ညုပ်ပြီး ဆင်ပေးပုံများ သင်ပေးထားသည်။ အလှဆင်၍ကောင်းသည့် မိန်းကလေး အရှင်လေးများ ပြုလုပ်ရသည်ကိုသာ မွေတို့ သူ၏ယဉ်ချင်းတိုက် နှစ်ခြိုက်ကြသည်။ မွေတို့သည် မေမေသင်ပေးသည်ထက်ပင် ကွန်၍ ကလေးဘာဝ စိတ်ထဲပေါ်ရာမှန်သမျှကို အရှင်အိမ်တွေထဲမှာ ဖုန်းတတ်ကြသေးသည်။ ခြေတံရှည်အိမ်သေးကလေးနှင့်နေရသော နှင်ယ်သည် သူမ၏အရှင်အိမ်ကို သစ်သားခုံတွေသုံးကာ နှစ်ထပ်၊ သုံးထပ် အမြှေဆောက်တတ်သည်။ ရရှင်များမှာ မွေတို့၊ တွေ့မှုးသော အပူခန်း၊ အအေးခန်း၊ ရေကူးကန်၊ ပန်းဥယျာဉ်မှန်သမျှ ဖုန်းတီးတည့် သွင်းတတ်ကြသေးသည်။ မွေတို့၊ လမ်းထိပ်တွင် အန်တီလေးမာ၏ ညီမအငယ်ခုံးက အပ်ချုပ်ဆိုင်ဖွေထား၍ မွေနှင့်နှင့်ယ်အတွက် ဆော့စရာ အဝတ်စင်များကို အလွယ်တကူ ရနိုင်လေသည်။ မွေ့တွင် မွေ့အခေါ် မေမေ၊ အန်တီ၊ မီးမီးဟု နာမည်ပေးထားသည့် အရှင်မလေး သုံးရှင်၍ရှိပြီး နှင်ယ်တွင် မင်းသမီးနာမည်တွေပေးထားသော ချယ်တူအရှင်မလေး သုံးရှင်၍ရှိပြီးဖြစ်သည်။ ရှည်လျားသောဆံပင်နှင်းများနှင့် နှင်ယ်၏အရှင်မအသစ်လေးမှာ အဝါရောင်သောလုံးပြောက်များပါသည့်၊ ဖော့ရှုနှစ် ဝမ်းဆက်ကလေးနှင့်ဖြစ်သည်။

“ဟယ ဆံပင်အရှည်ကြီးနဲ့ နှင်ယ် မေမေ လုပ်ပေးတာလားဟင်”

ဦးခေါင်းမှာ အပူနာတွေပေါ်ကြ၍ သည်နေရာသီးမှာ ခေါင်းတုံးပြောင်လေးနှင့်ဖြစ်နေသော နှင်ယ်သည် မွေ့အမေးကို သဘောကျွား တခစ်ခစ်ရယ်ပြီး ဝင့်ဝင့်ကြားကြားဖြေသည်။

“ငဲ့ဘာသာ လုပ်ထားတာပေါ့ မွေ့ရာ မေမေအပ်ချည်လုံးအနှင်တော့ ကုန်သွားတယ်”

သူမ လက်ရာ သုံးလက်မအရွယ် အရှင်မလေးတစ်ရပ် ချည်အနှင်ဆံပင်ရှည်များကို နှင်ယ်က တယ့်တယ ပွတ်သပ်ကြည့်နေတော့ မွေ့က မွေ့ပြုလုပ်ထားသည့် အရှင်အသစ်ကို ကြိုးမော့တွေထဲမှတ်ယူလိုက်သည်။

“ဟင်.. မွေ့အရှင်က ပုံခိုးနဲ့၊ ယောက်၍ကြီးပဲ”

မွေ့သည် ယောက်၍းဝတ်အရှင်အကျိုးတော့ မည်သုံးချုပ်ဆင်ရမှန်း

မသိစွာ ကချင်ပုဆိုးအစိမ်းကွက်လေးနှင့် တစ်ကိုယ်လုံးပတ်ထားပေးမိသည့် အရုပ်ကလေးကို ငေးကြည့်မိသည်။ မွေ့ စက်ဆိုင်ရောက်သွားသည့် တစ်ညနေက အဝတ်စပိုခြင်းထဲမှာ သည်ပုဆိုးစလေးကို မြင်မြင်ချင်း ကောက်ယူ ခဲ့မိသည်။ မွေ့ကို ကျော်း လိုက်အပ်ပေးသည့် ဖေဖောကို စတွေ့သောနေ့က ဖေဖေသည် သည်လို ကချင်ပုဆိုးအစိမ်းကလေးနှင့်ဖြစ်သည်။ မွေ့သည် ဖေဖေ ဟု နာမည်ပေးထားသော သည်အရုပ်လေးကို ဘာကြောင့်ရယ်မသိ မေမေ မမြင်အောင် အိပ်ခန်းတံခါးပိတ်ကာ ဖန်တီးခဲ့သည်။ ကြီးကြီးခင် မမြင်စေဖို့ အပြင်ထုတ်မဆော့တော့ရန်လည်း မွေ့က တစ်ထိုင်တည်းခုံးဖြတ် လိုက်သည်။ ထိုနော် အိပ်ရာဝင်ချိန် မွေ့ကို မေမေကျောပုတ်ရင်းသိပ်တော့ မွေ့က မေးခွန်းတစ်ခုမေးခဲ့သည်။

“ဖေဖေက မွေ့တို့အိမ်မှာ မနေတာ ကြီးခင်ကို ကြောက်လို့လား မေမေ”

မေမေသည် တစ်ခဏတော့ ကြောင် အ...ကာ မွေ့ကို စိုက်ကြည့် နေသေးသည်။

“မဟုတ်ပါဘူး မွေ့ရယ်။ မေမေ အမြဲပြောခဲ့တယ်မဟုတ်လား။ ဖေဖေက အလုပ်လုပ်စရာတွေရှိလို့ မွေ့နဲ့မနေနိုင်သေးတာ။ မွေ့လေး ကြီးလာရင် ဖေဖေနဲ့ အကူကူနေရမှာ။ မေမေ ကတိပေးတယ်”

မေမေအသံ တုန်ခတ်လေး ဖြစ်လာတော့ မွေ့က ဝစ်းနည်းသွားရင်း ဖေဖေနှင့် နောက်ဆုံးတွေခဲ့သည့် ကျွန်းခဲ့သော ဆောင်းဦးရာသီကို သတိရ သွားသည်။ သမီးလေးဟု ခဏာခဏခေါ်ပြီး မွေ့ဝစ်းနည်းစေသော အကြည့် မျိုးနှင့် စိုက်စိုက်ကြည့်တတ်သည့် ဖေဖောကိုတွေ့ရချိန်မှာ မွေ့ ပျော်ခဲ့ရသလား ပင် မသိတတ်တော့။

“မွေ့ဖေဖေက မွေ့ကို သိပ်ချုစ်တာ။ မွေ့သာ ဖေဖေနဲ့နေရရင် မေမေကိုတောင် မေ့သွားမှာ”

မေမေ၏ ရယ်မောသံ ထိုအပြောကိုတော့ မွေ့က သိပ်စိတ်ဆိုးကာ အောင်ငါးခဲ့ရသည်။

“မွေ့က မေမေကို ဘယ်တော့မှမမေ့ဘူး။ မေမေလည်း မွေ့ကို ပစ်မထားရဘူး။ နော်.. မေမေ နော်”



## အပိုင်း [ယ]

(၁)

“တွေ့ရသေးတယ်နော် ဒေါ်မွေမွန်။ ဖုန်းဆက်မရ စာပို့မရနဲ့ လူကို  
ပစ်ထားတတ်တဲ့ အကျင့်ကို ပြင်စပ်ပါ”

မြေအောက်ဘူတာမှ ထွက်လာသော မွေးကို တွေ့သည်နှင့် ရထား  
ကတ်ဖြတ်သည့် စက်လေ့ကားထိပ် တစ်ဖက်မှာ ကြိုနေသော ချိုလဲသည်  
ပြီးလာဖက်ရင်း ခြေထောက်ကိုအဆင့်ကာ မကျပ်မနပ်ဖြစ်ဟန်ဆိုသည်။

“ခတွေ့ရပြီလေ ချိုရယ်။ မွေးကတိတည်တယ်မဟုတ်လား။  
ဥရုတ်လကုန် လာတွေ့မယ်ဆိုတာ”

“ဒါတော့ ဒါပေါ့။ မနေ့ညကမှ ကပ်ပြီး လာဖြစ်တယ်သိရတော့  
သွားချင်တာတွေ ကြိုမစိစဉ်ရဘူးလေ”

ပိတ်ရက်တိုင်း လူစုစုလျင် တစ်နေရာရာသွားလည်ချင်တတ်သော  
ချိုလဲအောင့်သည် ယူအေအီးသို့ စရောက်ကြသည့် လွန်ခဲ့သော လေးနှစ်  
ကော်ကအတိုင်း မပြောင်းလဲပေး။ ချိုလဲနှင့် မွေးသည် မွေးတို့ ကုမ္ပဏီ  
အတွက် ဒုတိယအသုတ်ခန်းသော မြန်မာရှုစိုးတွင် လေယာဉ်တစ်စီးတည်း  
အတူတူစီးအော်ဖြစ်ပြီး အယ်လင်းတစ်မြို့တည်းလည်း အတူတူတာဝန်ကျ  
သဖြင့် ကျန်သူများထက် ပိုရင်းနီးကြသည်။ မွေးက ကုမ္ပဏီတို့က်ခန်းနှင့်

တစ်လမ်းကျော်မှာရှိသော အယ်လင်းမောမှာ တာဝန်ကျော် ချိုလဲက မိနစ်နှစ် ဆယ်ခုနှင့် ဖယ်ရှိစီးသွားရသည့် အိမ်နှင့်ငံနယ်ရှိမိတ်နှင့်နီးသော ဘဝါဒမောမှာ တာဝန်ကျော့သည်။ နှစ်နှစ်ကျော် စာချုပ်သက်တမ်းကုန်သည်နှင့် ချိုလဲက စာချုပ်ဆက်မထိုးဘဲ လစာများသော အမေရိကန်အခြေစိုက် အလှကုန် ကဗုံးကိုတစ်ခုမှာ အလုပ်ရတာ ဒုဘိုင်းမြှုံးသို့ ပြေားသွားသည်။ စင်ကာဗူဗိုင်း မှာ ချိုလဲ အလုပ်တစ်ဖက်နှင့် ကျောင်းတက်ခဲ့စဉ်က ခင်မင်ခဲ့သည့် သူငယ် ချင်းတစ်ဦး အကူအညီနှင့် ပိုကောင်းသော အလုပ်သို့ ကူးသွားခြင်းပင်။ ချို့နှင့်ဝေဟု ခေါ်သည့် ထိုသူငယ်ချင်းနှင့်ပင် ချိုလဲက ဒုဘိုင်းမှာ အခေါ်စပ် တူဌားနေသည်။ မွေးတို့မြန်မာအများစုရှိရာ တိုးတက်စည်ပင်လွန်းသည့် ဒုဘိုင်းမြှုံးမှာ ချိုလဲက ပျော်နေဖော့မဲ့ အယ်လင်းမှာသာ နေချင်သော မွေးတို့ လည်း ခေါ်မရသည့်အဆုံး ပိတ်ရက်တိုင်းတော့ ဖွဲ့တစ်ခုချုရှိတာ အကြောင်း ပြော မရအရ ခေါ်တတ်သူပင်။ ချိုလဲက တိုက်ခန်းအသစ်ပြောင်းထားရှု လိပ်စာမရှာတတ်မည့် မွေးကို ဘူတာအတိ လာကြော်ပေးခြင်းဖြစ်သည်။ ဘူတာ ရှုရှိ မတ်သွန်လမ်း၏ လမ်းသွယ်များအတိုင်း ပျားပန်းခပ် လူအုပ်ကိုဖြတ်ကာ မွေးတို့နှစ်ယောက် လျှောက်ခဲ့ကြသည်။ ထောင့်မှန်စတုဂံပဲ ဘလောက်ပေါင်း များစွာနှင့် ဖွဲ့စည်းထားသော အရောင်တူ ပုံစံတူ ကွန်ဒိုက်များကြား ဖြတ်လာရင်း သုံးလမ်းမြောက် စတိုးဆိုင်နှင့် တစ်လမ်းကျော်မှာ စိုက်ထူထား သည့် ဘူတာလမ်းညွှန် နိယွန်ဆိုင်းဘုတ်များကို မှတ်ထားဖို့ ချိုလဲက တဖွံ့ဖြတ်လာသည်။ ချိုလဲစိတ်ပူးပင်တတ်ဟန်ကို သဘောတကျ မွေးရယ်မိတော့ ချိုလဲက ချုစ်စနီး မျက်စောင်းတိုးလေသည်။

“ရယ်မနေနဲ့။ နောက်အပတ်တွေ မွေးလာလို့ ချို့၏ အလုပ်ဆင်း ချိန်မတူခဲ့ရင် အိမ်မှာသွားနားနားလို့ရအောင် မွေးလမ်းကိုမှတ်မိမှဖြစ်မယ်”

မွေးသည် ဒုဘိုင်းမြှုံးလယ်ရှိ ချိုလဲပြောင်းလေရာ တိုက်ခန်း လေး ငါးနေရာခန့်ကို အမြှေသွားလည်တတ်ပေ့ နောက်တစ်ခေါက်မသွားတတ် အောင် မြှုံးလယ်က အင်မတန်ရှုပ်ထွေးသည်ဟု ခံစားရတတ်သူပင်။ ချိုလဲ အလုပ်မဆင်းမိ အယ်လင်းမှာစောရောက်လာလျှင်လည်း ချိုလဲအိမ်နှင့် အနီးဆုံး ဘူတာ သို့မဟုတ် ဧေးဝယ်စင်တာ တစ်ခုခုမှာသာ အမြှေစောင့်တတ်သည်။ ယခုလည်း မြန်မာနိုင်းက ပြန်လာသည့်နေ့ကပင် တစ်ညာဝင်တည်းခဲ့ဖူး သော ချိုလဲ၏ ယခင်တိုက်ခန်းနေရာနှင့်ဆိုလျှင် အယ်ရိုးကျော်၏ တစ်ဖက် ခြမ်းမှာရှိသည့်လမ်းကိုပင် မရှာတတ်ပေ။ ချိုလဲနှင့်ချုစ်စနီး၏အလုပ်နေရာ

## ဘွဲ့ရှာမောရသူမယ်

များက အယ်ရီဂါးနှင့်တစ်ဘူတာအကွာမှာရှိသည့် ဒယ်ရာစီးတီးမောမှာဖြစ်၍ လူနေတိုက်ခန်းကွန်းရှိများရှိရာ အယ်ရီဂါးဘူတာတစ်ထိုက်မှာသာ မကြာ ခကာ အခန်းပြောင်းဆွဲနေတတ်ကြသည်။ လမ်းသွယ်ခြောက်လမ်းခန့်ကျော် ကာ Hotel Palace ၏ အနောက်ဘက်လမ်းထဲ ချိုးဝင်လိုက်သည်နှင့် ချို့လဲတို့ နေထိုင်ရာ အဆောက်အအုံသို့ ရောက်သည်။ ဓမ္မတော်ကား စောင့်နေရင်း ချို့လဲက တစ်ခုခုကို သတိရသွားဟန် လေသံနှစ်ကာ မွှေကို ခပ်တိုးတိုးပြော သည်။

“မွှေကို ဖုန်းခေါ်မရတာနဲ့ မပြောရသေးဘူး။ ချို့တို့အခန်းရောက်ရင် အဲ့သွေရာတစ်ခု မွှေ၊ တွေ့လိမ့်မယ် သိလား”

ပဟော့ဆန်လှသည့် ချို့လဲ၏ အလေးတာနောက်ဟန် ရည်ညွှန်းခဲ့သော ထိုအဲ့သွေရာကို မိန့်စာနည်းငယ်အကြာမှာပင် မွှေ၊ တွေ့ရလေသည်။

ကလေးသည် မွှေအတွက် ချို့လဲ ပြင်ဆင်ပေးသော ပင်လယ်စာ သပ်စပ်စပ်ကို မျက်ရည်တလည်းလည်ဖြစ်သည်အထိ တရှားရှားတရှား၏ အသံပြု ကာ နှစ်နှစ်သက်သက် စားနေသည်။ ဖြောကြည်လွန်းသော အသားအရေး၊ ကော်ညာတ်သည် မျက်တောင်ရည်များ ရုထားသော ညီလဲလဲ မျက်ဝန်းနှင့် အညီဖျော့ဖျော့ ဆံပင်လေးများ နှုံးပေါ်ဝကျနေသည့် ချစ်စရာကောင်းလွန်း သော ကလေးသည် မျက်နှာချို့လွန်းလှသည်။ သူ့ကို တအဲ့တွေ့ ငေးနေ သည့် မွှေကိုကြည့်ကာ လှစ်ခနဲ့ လှစ်ခနဲ့ပြီးပြောတ်သော ကလေး သည် မီးဖိခန်းနှင့် ထမင်းစားခန်းကူးကာ စားစရာတွေ တစ်မျိုးပြီးတစ်မျိုး သယ်နေ သော ချို့လဲကိုလည်း လှမ်းရယ်ပြန် သွက်လွန်းသူလည်းဖြစ်သည်။ ချို့လဲက သရက်သီးစိမ်းကို မြန်မာတိုးပိတောင်း၊ ဆားချို့နှင့် ငရှတ်လျှော်မှုနှင့် ရောနယ် နေရင်း ‘ဒါကော ကြိုက်တယ်မို့လား...’ ဟု အက်လိပ်စကားနှင့် မေးမြန်း သည်ကို ခေါင်းတဆတ်ဆတ် ညီတ်ပြသည်။

“တွေ့လား မြန်မာပါးစပ်စစ်စစ်ပါခဲ့ဗျာ၊ ငါးပိတို့ ငရှတ်သီးတို့ဆို အသေကြိုက်တာ မွှေရ။ သူ့အမ အချိုးကြည့်မရလို့ သူ့ကင်းကင်းနေချင် လည်း သူ ကြိုက်မှုန်းသိတော့ မနေနိုင်ဘူး။ ဒါတွေ လုပ်စားတိုင်း အမြဲ ခေါ်မိတာပဲ”

သူအကြောင်းပြောမှုန်း နားလည်ဟန် ချို့လဲကို ကြည့်ရင်း အစား ပလုတ်ပလောင်းနှင့် ရယ်ပြန်နေသောကလေးကို ငေးကာ မွှေမှာတော့ စားပဲ ပေါ်က ချို့လဲလက်ရာ မြန်မာဟင်းမျိုးစုံကိုပင် စိတ်မဝင်စားနိုင်။

“ကလေး အသက် ဘယ်နှစ်လ”

မွေ့အမေးကိုဖြစ် သူ့လက်နှစ်ဖက်ကို ရေတွက်ဟန် ကလေးက  
ပြုသည်။

“လက်ရှစ်ချောင်း ထောင်ပြပါလိမ့်မယ်။ အမှန်ဆို သူ့အသက်  
ငါးနှစ်တောင် မပြည့်သေးဘူး”

ချိုလုံက ကလေးဘက်လှည့်ကာ ‘ဟန်နှီးအသက် ငါးနှစ်ပါကဗဲ’နှင့်  
ပြောတော့ ကလေးက ခေါင်းခါယမ်းသည်။ လက်ရှစ်ချောင်းထောင်၍ မွေ့  
မျက်နှာ အနားကပ်ကာ ရှေ့တိုးနောက်ငင်လုပ်ပြနေရင်း ကလေးသည်  
သူ့လုပ်ရပ်ကို သဘောကျဟန် တခစ်ခစ် ရယ်နေသေးသည်။

“ငါးနှစ်ကလည်း အရပ်ကြီးကရှည်ပြီး ထွားလိုက်တာ”

မွေ့စကားကို ချိုလုံက မျက်နှာရှုံးမဲ့ပြုသည်။

“သူ့ အဖေသွေးနေမှာပေါ့”

အစာစားပြီးသွားသော ကလေးသည် အညွှန်ခန်းထဲ လှည့်ပြီးလိုက်၊  
နံရံက တို့ခိုက် လိုင်းမျိုးစုံ ပြောင်းကြည့်လိုက်၊ မွေ့ကို ကျောကလေးလာပုတ်  
လိုက်၊ ဆံပံ့လေးတွေ လထိကြည့်လိုက်နှင့် ပေါ်မြှေးနေသည်။

“တွေ့လား။ စကားသာ ကောင်းကောင်း မပြောတတ်တာ၊  
အင်မတန် ဉာဏ်ပြီး အင်မတန် အကင်းပါးတာ။ မွေ့က သူ့ကို သနားပြီး  
တစ်ချိန်လုံး လိုက်ကြည့်နေတော့ သူ ကပ်လို့ရမှန်း ချက်ချင်းသိပြီးလော့။  
ခဏနေ လည်ပင်းတွေ ဘာတွေ လာဖက်ပါလိမ့်မယ်”

မွေ့စားနှစ်နှစ်ကျော်အရှယ်ထိ ပြင်ပလူမတွေ့ရ၊ မိခင်၏ တိတာ  
စကားသံ့ မကြားရခြင်းတို့ကြောင့် စကားပြောဖို့ မွေ့မွေ့နေတတ်သည်ဆိုသော  
ကလေးသည် ပြင်ပသဏ္ဌာန်မှာတော့ အင်မတန်သွက်လှသည်။

“က မောင်ဟန်နဲ့ပဲ လိုက်ငေးမနေနဲ့ဘူး။ ရေသွားကူးမယ်ဆို ခဏ  
နားပြီးတာနဲ့ ထွက်ရအောင်။ ဉာနေလေးနာရီကျော်ရင် ရထားတွေက ကျုပ်  
တော့မှာ”

ကလေးကို လိုက်ငေးနေသည့် မွေ့ကို ကျောတစ်ချက်လာပုတ်ရင်း  
ချိုလုံဆိုခိုက် ကလေးက အညွှန်းအလယ်မှာ တို့ထိတိုင်ကြည့်နေရာမှ မွေ့တို့ဆီ  
ပြီးလာသည်။

“ဂိမ်းဆော့ချင်တယ်”

မွေ့ ပထမဆုံးကြားရသည့် ကလေး၏ ချို့ယွေးသော အက်လိပ်

ဖွံ့ဖြိုးမောဂလူမယ်

ဘာသာစကားသံ။

“ဒီလို ပူဆာဖို့ဆို ပြောဖို့ မတမ္မဘူး မွေးရေ...”

ချို့လွှဲက အိပ်ခန်းထဲမှ တက်သလက် Tablet ကို ထုတ်ယူလာပေးရင်း ကလေးကို အသစ်ပြောင်းထားသည့် Wifi Password ရှာထည့်ဟုပြောတော့ ကလေးက တက်သလက်ကို ဆွဲယူကာ ပြီးတွက်သွားသည်။

“ကိန်းကဏ္ဍတွေ မှတ်မိချက်ဆိုတာ ချို့ဖုန်း Password တို့ အခန်းသော့နံပတ်တို့ဆို သူ့ကို ပေးသိတားရရင် ဘယ်အချို့ဖြစ်မေးမေးပဲ။ ချို့ ဆော့တဲ့ အင်တာနက်ဂိမ်းမှန်သမျှ သူ နောက်ကလိုက်ဆော့ရင် သူသာ သွားတာချည်းပဲ”

თა:ტელი თა:ტე:ვა:ပნ:კან:მუ: და:მი:რ:რ: ვი:ლ:კ ჭო:გი: სუ:კუ:ყ ლუ:მ:კრ:წ:ვ:ე:ნ:॥

“သူ ရပ်ချေဘာတာက သူအဖ ယူကရိန်းသွေးစိရင် ဉာဏ်ကောင်းတာက ချိတိ မြန်မာသွေးလို့ လုပ်ရအောင်”



လေထနသာနေ့ဖြစ်၍ တစ်ဆုံးပြီးတစ်ဆင့် ပြေးတက်လာသော  
ပင်လယ်လိုင်းလုံးများပေါ်ဝယ် စကိတ်ဘုတ်စီးသူများ ပြည့်နေသည်။ လိုင်းလုံး  
အတက်အကျအလိုက် ရေဇ္ဈာရပ်ပြေးနေသည့် သူတို့၏ တဟေးဟေး  
အော်သံနှင့် လိုင်းပုတ်သံသည် စည်းချက်ညီနေသယောင်။ လေထနနေ့၍  
ကမ်းခြေတွင် အမြဲတွေ့နေကျ စင်ရော်အုပ်များပင် တစ်ကောင်စုနှစ်ကောင်  
သာ ကျွန်လျက် ပျောက်နေသည်။ လိုင်းကြမ်းလာသောကြောင့် ရေဆင်း  
ကူးသူများက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်တက်လာသည်။ ရေကူးဝတ်ဖုံးထည့်ထား  
သော ကျော်ဗိုးဘိတ်ကို သပြင်ပေါ် စိတ်ပျက်လက်ပျက် ပစ်ချလိုက်သော  
မွှေ့၏အနေက်မှာ ချို့လွှာ ရယ်သံပေါ်လာသည်။

“ပြောပါတယ်။ ဒီအခိုင် လိုင်းထန်လို့ ရေကျးလို့ မရပါဘူးဆို”

ମୁଁକ ଶ୍ଵିର୍ଦ୍ଦ ଏଣ୍ଡାର୍ଡିନ୍ ହେବ୍ ପଲାତିତାତଳ୍ଲଖୁପୋ ଟ୍ରେପତିଲାଗନ୍ଧ ଲ୍ୟାଂଡିନ୍ ହୈଲ୍ୟୁନ୍ ॥ କ୍ରାଃ ରାଗପ୍ରତିଷ୍ଠିତରେ ଗୁଣମଯୀ ଜୁମୀରା ଗଣ୍ଠଃ ଓତ୍ତୁନ ଲ୍ୟାତାଫ୍କାତାହୁଣ୍ଡଖୁବ୍ରାଃ ଫେବ୍ରାଲ୍ୟୁନ୍ ॥ ଖୁଗନ୍ତିତାଳ୍ଲଖୁନ୍ତଃ ଅୟପ୍ରକ୍ଷଣ୍ଟିଲ୍ୟୁତ୍ତେ ସପ୍ରିତାଳ୍ଲ ଲେବାଗିଲ ଆଗେନ୍ତାବେବୁଃ ଥିଲାଖିଃ ପେରିନ୍ଦିଃ ଥି ମିନଫେରାବାନ୍ଦିଗପଂ ଗୁଣମଯୀ ରାଣୀ

အလှတစ်မျိုး ဖြစ်ချိမ့်မည်။ ဆာရီတ်အိန္ဒယတိုင်းသားများ၊ အာရပ်ရိုးရာဝတ်နှင့် ရုည်များနှင့် အရှေ့အလယ်ပိုင်းတိုင်းသားများ၊ စကတ်တို့ ဘောင်းဘီတိုနှင့် အာရှု၊ ဥရောပတိုင်းသားများသည် သူ့အုပ်စုနှင့်သူ လေညင်ခံနေကြသည်။ ယူအောဒီးတွင် အနိမ့်ဆုံးအလုပ် သန်ရှင်းရေးဝန်ထမ်းမှသည့် အမြင့်ဆုံးတရား ရေးပိုင်းအဆင့်ထိ လူမျိုးပေါင်းထံပါဝင်သော နိုင်ငံခြားသားဝန်ထမ်းများနှင့်သာ လည်ပတ်သည်ဖြစ်၍ ဒေသခံဦးရော၏ နှစ်ဆက်ဗျာခန်း နိုင်ငံခြားသားဦး ရောက ပိုများလေသည်။ ပင်လယ်ကိုအခြေပြုကာ အသက်မွေးခဲ့သည့် တံတါးရွာ လေး၏ သယံဇာတရေနံကိုတွေ့ရှိပြီး နှစ်လေးဆယ်ကျပ်ကာလအတွင်း ပြောင်းလဲတိုးတက်လာမှုက အုံမခန်းပင်။

မွေ့သည် ရှင်မယ်ရာကို ရောက်လာချိန်တိုင်း တွေးဖြစ်သည့် အတွေးတစ်စနှင့် အာရုံလွှင့်ကာ ပြိုမ်းသက်နေမြတ်သည်။

“အမယ်လေး ရေမကူးရာကူးဆိုတာနဲ့ ပြိုမ်းသွားလိုက်တာ။ ဘာဖြစ် တုံး။ ချိုထည့်လာတဲ့မျိန်တွေ ကုန်အောင်စားမယ်။ ပြီးရင် အေးအေးဆေးဆေး အနားယူပြီး ပြန်မှာပေါ့လို့။”

ချိုလဲက ပြိုမ်းသွားတစ်ချိန်တိုင်း ပေါ်ပွဲစားထွက်သကဲ့သို့၊ စားသောက် သပ်ဘူးနှင့် ခဲစက္ခာပတ်ဝါးကင်ကို မြောက်ပြုသည်။

ကမ်းခြေသွားကြဖို့ဆိုလျှင် ပျော်ပွဲစားထွက်သကဲ့သို့၊ စားသောက် ဖွယ့်စွဲအောင်ထည့်ကာ တက်ကြတတ်သူ ချိုလဲသည် ရေကူးဖို့ရာတော့ မွေ့လောက် စိတ်သန်လှသူမဟုတ်ပေ။ ပင်လယ်ထဲ ရေကူးပြီး ရေချိုပြန်ချိုး ရသော သဲသောင်ပြင်ကြား စိုက်ပေးထားသည့် ရေပန်းများ၊ ရေချိုးခုန်းများမှ ရောက တစ်နောက်ခုံးလုံး နေရောင်သင့်ဒေါ်နှင့် ပူလှသဖြင့် ရေကူးခဲ့ရသမျှ အရသာပျက်သည်ဟု ချိုလဲက ညည်းညားတတ်သည်။

“ချိုတော့ ရေမကူးရလည်း ပြိုစာယ်။ မျက်စိတ်ဆုံး ပင်လယ် ကြီးမြင်ရတာနဲ့ ကျေနပ်ပါ။ မဟုတ်ရင် အလုပ်ထဲလည်း တစ်နောက်တော့ ဝန်ထမ်းတွေမျက်နှာ ဝယ်သူတွေမျက်နှာ ပြေးပြိုကြည့်ရှု။ အိမ်ပြန်ရောက်လည်း ကိုယ့်အခန်းကျဉ်းပတ်ပတ်လည်ထပဲ လှည့်နေလိုက်နဲ့ ခေါင်းကိုက်နေရသမျှ ပင်လယ်လေရှာလိုက်ရရင် ပျောက်ကရောပဲ။ တစ်ခါတစ်ခါကျ မွေ့နဲ့ နေခဲ့တဲ့ အယ်လင်းက အခန်းကျယ်ကြီးကို လွမ်းခိုတယ်။ ဒုက္ခိုင်းကတော့ အခန်းခ တွေက ခေါင်ချိုက်။ နေရတာက ကျဉ်းကျွှတ်ကျွှတ်နော်”

“အခုအခန်းက ကျဉ်းပေမဲ့ တော်တော်လေး အခန်းသန့်ပါတယ်

မွေရှာမောရသူမယ်

ချိုရဲ။ ပြီးတော့ နေတဲ့လုလည်း မများသလိုပဲနော်”

“ဟုတ်တယ်။ ချိုရဲချစ်နှင့်လည်း လူနည်းတာကြည့်ပြီး ဈေးနည်းနည်းများနေပေါ့ မျက်စိမ့်တိ ဗျားလိုက်တာ။ ချိုတို့ကိုတစ်ဆင့် ပြန်ဖူးတဲ့ အိဂုံးကြီးက ဘက်ဝန်ထမ်းလေ။ သူ့မိန့်မကတော့ အလုပ်မလုပ်ဘူး။ အလယ်ခန်းမှာက ဖိလစ်ပိုင်လင်မယားနှစ်ယောက်။ ကျွန်တာ ဟန်နိတို့ သားအမိအခန်းနဲ့ ချိုတို့ပဲ။ အကုန်အေးအေးဆေးဆိုတော့ ပိတ်ရက်ဆို နားအေးပါးအေး နေရတာ သဘောကျေတယ်”

“ချိုပဲ အရင်ကတော့ အယ်လင်းကို တော့ဆို”

မွေ့က အာလူးကြော်ထုပ်ဖောက်ကာ နေဝင်ချိန်ထိ ကမ်းမှာ ခိုဆဲ ပင်လယ်စင်ရော်တွေသီ ပစ်ကျွေးရင်း ချိုလဲကို လှမ်းစတော့ ချိုလဲက သဘောတကျရယ်သည်။

“အင်းလေ အခုလည်း တော့ပဲဟာ။ လွမ်းတာပဲ ရှိတာလေ။ မနေချင်ပါဘူး မွေ့တို့တော့ကို။ မွေ့သာ အဘွားဒုံးပေါ်ပေါက်စလေးရှို့ ပျော်စရာ ကောင်းတဲ့ အယ်လင်းမှာ ပျော်နေတာ”

ချိုလဲက အားလုံးကြော်နှိုက်စားရင်း မွေ့ကို စကားနိုင်လှသည်။ မွေ့ကတော့ မွေ့တို့ အထက်အညာမြို့တစ်မြို့ကဲ့သို့ ရာသီဥတုချင်းဆင်လှ သစ်ပင်ပန်းပင်ပေါ်လှသည့် အယ်လင်းကို နှစ်သက်သည်။ သည်ရာသီဆို လျှင် မွေ့တို့အရပ်မှာသာ တွေ့ရသည့် တမေပန်းနဲ့တွေ့တစ်မြို့လုံးလိုင်ပြေဖြစ်၍ အလုပ်သွားအလုပ်ပြန်ချိန်တိုင်း ကိုယ့်ပုံပြောနေကို မျက်ရည်ဝဲအောင် လွမ်းစေတတ်သော အယ်လင်းကို မွေ့ နှစ်မြို့က်သည်။ ခုနစ်ထပ်ထက် ပိုဆောက် ခွင့်မပြုသော အယ်လင်း မြို့ပြုပဒေကြောင့် ကြည့်လေရာရာ အရောင်တူ တိုက်ပုပ္ပလေးတွေနှင့် မြင်ကွင်းဖြန့်ကျက်မိသမျှ စိတ်အေးချမ်းရသော အယ်လင်းကို မွေ့သဘောကျသည်။ မြို့တိုင်းလိုလို ပင်လယ်ကမ်းမြေရှုသည့် ယူအေအီးရှိ မြို့ခန်းမြို့အနက် အယ်လင်းက အတွင်းပိုင်းကျကာ ပင်လယ် မရှိသည့်အတွက်တော့ ရေကူးဝါသနာပါသော မွေ့က ဒုဘိုင်းရောက်တိုင်း ရေကူးဖြစ်သည်။ မာရီဆဲလ်နှင့် ပိတ်ရက်အတူတူရသည့် ရှားရှားပါးပါး နားရက်များမှာ မြို့တော်အဘူဒါဘီရှိ ကွန်နိ(ချို)ကမ်းခြေသို့ မွေ့တို့နှစ်ယောက် ရောဘားကူးဖြစ်သည်။ ယူအေအီး၏ မြို့ကြီးသုံးမြို့ချိုကြေသည့် အကွာအဝေးတူမြို့များ ဖြစ်သည်။ တစ်မြို့မှတစ်မြို့ ကူးချိန်သည် ဘတ်စုကားခရီး နှစ်နာရီနှီးပါးကြာ

ချိန်ရှိသည်။ ရေကူးဖြစ်သမျှ ကမ်းခြေများတွင် မွေ့တို့ ယခု စီမံပြန်ပြီ  
ထိုင်ငေးမောနေကြသော ဂျင်မယ်ရာကို အနှစ်သက်ဆုံးဖြစ်သည်။ တပြန့်  
တပြုး ဆုံးစမရှုံးကျယ်ပြောသော ဂျင်မယ်ရာကိုရောက်သည်နှင့် မွေ့စိတ်တို့  
ပေါ်ဝါးလွတ်လပ်ကာ အလုပ်ကြောင့်၊ စိတ်အတွေးကြောင့် ပင်ပန်းနှစ်းနယ်  
ခဲ့ရသမျှ သက်သာရာရတတ်စွဲပင်။

“မှတ်မိသေးတယ်။ စဉ်ကားခမ်းနားလုပ်ပေါ့ဆိုတဲ့ ကူဘိုင်းမှာပဲ  
အလုပ်ဝင်ရမယ်ထင်ပြီး ရောက်လာပါတယ်။ ကန္တာရကြီးဖြတ်ပြီး အယ်လင်း  
ကို သွားရတော့ စိတ်ကိုပျက်ရပါရော့။ အတူတူနေရတဲ့ မယ်မွေ့ကလည်း  
ဂေါက်တော်ကောက်တော်ကော်။ ရောက်စကာဆို စကားလည်း မပြော။ ကိုယ်က  
ပျိုးလို့ ပြောမိရင်လည်း အရေးတယူမရှိ။ ငေးတေးငိုင်တိုင်နဲ့ ငါချင်စိတ်ပါ  
ပေါက်တယ် အဟုတ်”

ချိုလဲက တစ်ခုတ်တရ ပြောလာတော့ မွေ့သည် ယူအေအီးရောက်စ  
နွဲလယ်ရက်များဆီ သတိတရ ဖြစ်ရသည်။ စမြင်ပူး ပတ်သက်ရသည့်  
လုပ်ဖော်ကိုင်ဖက်တွေကြား ဆက်ဆံရေးညွှန်းသူဟု တီးတိုးစကားဆိုခံရ<sup>၁</sup>  
အောင် မွေ့ စိတ်တို့ လေလွင့်လွန်းခဲ့သည့်အချိန်ပင်။ စက်ရှပ်တစ်ရှုပ်ကဲ့သို့  
တာဝန်ချိန်မှာ အလုပ်ကျေပွဲနှင့်အောင် ကရုတစိုက်လုပ်ပြီး အချိန်ပိမှန်သမျှမှာ  
တွေးချင်ရာတွေး မောချင်ရာမော့နေခဲ့သည့် မွေ့၏ နွောက်များပင်။

မွေ့က ဖိနပ်ကြိုးဖြေကာ ငေးဝေးသို့ ဆွဲလွင့်ပစ်ရင်း လေတံခွန်  
တယမ်းယမ်းကို အားယူဆွဲပြီးလာသည့် ကလေးတစ်ယောက်ထဲ အကြည့်  
ရောက်သွားသည်။

“ကလေး ပါလာရင် သိပ်ပျော်ရှာမယ်။ ဒါနဲ့ သူ ပင်လယ်ကိုလည်း  
ဘယ်သိနိုင်မလဲနော်...”

မွေ့၏ အလေးတန်ကုန်ပြောင့် ချိုလဲက ခဏတွေသွားသည်။

“ဘယ်သိနိုင်မလဲ မွေ့ရဲ့။ မမေ့နဲ့ အတူတူ ဟန်နဲ့ အပြင်ထွက်ပူးလား  
မေးကြည့်တော့ နားမလည်ဘူးလား မသိဘူး။ ဟန်နဲ့က ရယ်နေတယ်”

မွေ့သည် စလှန်းပိုင်းများသာ မြင်ပူးလိုက်သော ကလေးမေမေ၏  
မျက်နှာကို ပြန်မြင်လာသည်။ မွေ့တို့ ကမ်းခြေထွက်မလာခင်မှ အလုပ်က  
ပြန်လာဟန်ရှိသော ကလေး၏မေမေသည် အိမ်ထဲဝင်လာလာချင်း ဟန်နဲ့  
ဟု ကလေးကို သံပြတ်နှင့်လှမ်းခေါ်သည်။ ချိုလဲ၏ တက်ဘလက်ကို ဆော့  
နေသော ကလေးသည် မိခင်အသံကြားသည်နှင့် ချက်ချင်းပြီးကာ အမေ

ဖွံ့ဖြိုးမောရသူမယ်

လက်ကိုဆွဲရင်း ခုန်ပေါက်နေသည်။ ကုတ်လက်ရှည် အသားရောင်နှင့် အနက်ရောင် စကတ်တိုဝင်တ် ကြော်ရှင်းလှပသော ကလေး၏မေမေကတော့ ဖိနပ်ချုတ်မှာ သူမ၏လေဒီရှူးကို နေသားတကျထားပြီး မွေတို့ထိုင်နေရာ အညွှန်ခန်းဆက်တိဘက် လှည့်မကြည့်တော့ဘဲ ကလေးလက်ကို ဆွဲကာ ဝင်ပေါက်ကပ်လျက် သူတို့ကိုယ်ပိုင်အပ်ခန်းလေးထဲ လှည့်ဝင်သွားသည်။

“မွေ တွေ့တယ်မို့လား၊ ဟန်နဲ့အမေ ဒေါ်ဘရဏ္ဍီစတိုင်ကို၊ အဲဒီလိုမာရေကျာရရကို အမြင်ကတ်လို့ ဟန်နဲ့ပတ်သက်တာ ဘာမှ မမေးကြည့်ဘူး၊ အေးလေ ..သူလည်း အဲဒီလို မေးမှာစိုးလို့ကို အကုန်လုံးနဲ့ ကင်းပြတ်နေတာနေမှာပဲ။ ချိတို့ဘိမ်သူကြီး အိုဂျစ်အဘိုးကြီးကတောင် ချိတို့ ပြောင်းလာခဲက ပြောပါတယ်ဆို။ မြန်မာဆိုပြီး ဘရဏ္ဍီတစ်ယောက်ပဲ မြင်ယူတုန်းက မြန်မာမလေးတွေက ဘရဏ္ဍီလို့ အပြီးအရယ်မရှိ အေးတိအေးစက်လေးတွေများလား ထင်ခဲ့တာတဲ့။ ချိတို့ကိုတွေ့မှ ဒီလိုကလေးတွေလည်း ရှိပါသေးလားပေါ့ဟယ်”

ချိလွှဲက စကားရပ်ကာ သဲပုံကြား မြှုပ်ထားသည့်ခြေထောက်ကို အပေါ်မြောက်ကန်ရင်း မွေ့ကို လှည့်ကြည့်သည်။

“ဒီအိမ်ပြောင်းလာတဲ့ နှစ်လအတွင်း ချိနဲ့ချစ်နှင့်ကို ဘရဏ္ဍီစကားပြောယူးတာဆိုလို့ ဒီရပ်ကွက်က အခန်းငှားခတွေ ဈေးကြီးတော့ မြန်မာတွေလာမနေလောက်ဘူးထင်တာတဲ့။ ကဲ ကြည့်ပြီး။ ချစ်နှင့်ဆိုတာ ဘရဏ္ဍီကိုကြည့်မရလွှန်းလို့ သူ ရှိချိန် ချို့ဆို ဟန်နဲ့ လာလည်ရင်တောင် ရန်လုပ်လွတ်တာပါဆို”

“အို ဘာမှမဆိုင်တာ။ကလေးက ဒီလောက် ချစ်စရာကောင်းတာကို”

“ဟုတ်တယ်။ ဟန်နဲ့လေးက သနားစရာကောင်းသလို ချစ်နွေးလည်းပါပိုပဲ။ စည်းကမ်းကြီးတဲ့ အိုဂျစ်ကြီးတောင် ဟန်နဲ့ ဘာယူဆော့ဆော့တဲ့ဟဲ့နေတာ။ အစွမ်းနှင့်က ဒီပီးနားပြောပြတာပဲ။ ဒီအခန်း ဟန်နဲ့တို့ ပြောင်းလာတော့ ဟန်နဲ့ သုံးနှစ်သားတဲ့။ ကလေးရှိနေမှုန်းတောင် သူတို့ တော်တော်နဲ့မသိဘူးတဲ့။ ဘရဏ္ဍီက ကလေးကို အခန်းထဲ သော့ပိတ်ပိတ်ထားခဲ့တာလေ။ နည်းနည်းကြောမှ အိမ်ရှင် အဘွားကြီးက သော့ဖွင့်ပေါ့ခဲ့ပါ အိမ်ထဲတော့ ဆော့ပါစေပြောထားလို့ တစ်ပတ် သုံးလေးရှိက ဖွင့်ထားခဲ့တာတဲ့”

ချိလွှဲစကားတွေ နားထောင်ရင်း မျက်နှာကလေး အိုလာသော

မွေ့က သက်ပြင်းရည်တစ်ချက် ချသည်။

“ကြည့်... အနေးထည်ဝှက်လာပါဆိုနော်။ ချမ်းနေပြီမဟုတ်လား တုန်နေတာကဗျာ။ လေကလည်း ပိုကြမ်းလာတယ်။ ခဏစောင့်။ ချို့ ကော်ဖို့ သွားဝယ်လိုက်မယ်”

ချို့လဲက ကမ်းခြေအလယ်ရှိ ရွှေလျားကော်ဖို့ငိုင်လေးဆီ ထလျောက်သွားသည်။ နေလုံးက ပင်လယ်ထဲ စုံးစုံးမြှုပ်သွားပြီဖြစ်၍ အနောက်ဘက်ကောင်းကင်မှာ နိရုံနေသည်။ စကိတ်ဘုတ်စီးသူများလည်း ရေထဲမှ တက်လာကြသည်။ ကမ်းခြေမှာတော့ လူတွေ တဖွဲ့ဖွဲ့တပ်ရောက် လာနေဆဲ့။ သဲပြင်အလယ် ကွန်ကရစ်လမ်း တောက်လျောက်ရှိ အလှဆင် လမ်းမီးတိုင် တစ်ညီတစ်ညာအောက်မှာ ရှည်လျားလှသော ရှင်မယ်ရာ ကမ်းခြေ၏ နေဝါဒချိန်အလှသည် ရင်သပ်ရှုမော်ဖွှေ့ဖြတ်၍ ကမ်းခြေတ လျောက် လျေားအနီးစီးသူ၊ လွှဲအနီးစီးသူ ကလေးငယ်များ၊ အဖွဲ့ဖို့ကို ပိုင်းဖွဲ့ဆော့ကာစားနေသော မိသားစုများကိုကြည့်ရင်း မျက်စိတစ်ဆုံး လှမ်းမြင် နေရသော မိုးမျှော်တိုက်တို့၏ တစ်နေရာမှာ လျောင်ပိတ်မိနေသော ကလေး ကို မြင်ယောင်လာမိမယ်။ တစ်ပါးခြေမှာ တရားမဝင် မွေးဖွားကြီး ပြင်းလာ သည့် လူမမည်ကလေးလေး။ ပြီးဆော့စရာ မြေပြင်မျှရယ်ဟု ခြေမချဖူး သည့် အလောင်ပိတ်ခံ ကလေးငယ်လေး။ အတွေးအဆုံးမှာ မွေ့ရင်၌ ကျင်ခနဲ့ တစ်ချက်နာသည်။

“ကော်ဖို့သောက်လိုက်းမြို့။ ခဏနေရင် ပြန်မယ်လေ။ လေစိမ်းမိပြီး မွေ့ ဖျားဦးမယ်”

ချို့လဲက မွေ့ကို ကော်ဖို့တစ်ဘူးပေးပြီး ကျွန်ုတ်တစ်ဘူးကို အဖုံးလှပ်ကာ တကျိုက်ကျိုက် မေ့သောက်နေသည်။

“ကော်ဖိုဗူးစောင့်ရင်း ဘရန္တ္တာပေါ် ချစ်နှင့်မှတ်ချက်ကို ပြန်ကြားပြီး ပြီးမိသေးတယ်။ ချစ်နှင့်က လက်တွေ့သမားမဟုတ်လား။ သူက ပြောတယ်။ ဘရကိုက အမေ ဖြစ်ထိုက်တဲ့သူမဟုတ်ဘူး။ သူ့မိုက်ရှုံးဆန်မှု ကြောင့် ကလေးက ဒီလိုဘဝနဲ့ ကလေးအခွင့်အရေးအကုန်ဆုံးပြီး နေရတာ တဲ့။ တာဝန်ယူစိတ်မရှိချက်ကတော့ ကလေးနာမည်တောင် မပေးဘဲ သူ့ ပစ်သွားတဲ့ ယောကျားအလွမ်းပြေ ဟန်နီပဲ ခေါ်နေတာတဲ့။ ပြောချက်က”

ချို့လဲက ကော်ဖိုဗူးခံကို စားကြွင်းစားကျွန်ုများ စုသိမ်းထားရာ စက္ကာအိတ်ငယ်ထဲ ထည့်လိုက်ရင်း ချစ်နှင့်၏အမှာရာကို မြင်ယောင်ပြီး

မွေရှာမောရသူမယ်

ဟက်ဟက်ပက်ပက် ရယ်နေသည်။

“ကလေးကကျ သူအမေဂို တော်တော်ချစ်ပုံပဲနော် ချို့။ နေ့ခင်းက အမေ မြင်တာနဲ့ တအားပြီးပြီး ပြီးကြိုတာများ”

“ဟုတ်တယ် ဒီအမေ အေးတိအေးစက်ကို ကလေးက ချစ်ပုံများ အဲ့ညှုရတယ်။ကိုယ်တွေ မသိပေ့ခဲ့ သူ့ကလေးသူ ကြင်နာယုယတာရှိုး မှာပါနဲ့ သိချင်လို့ကို ဟန်နိုက်မေးကြည့်ပြီးပြီး မာမီက ရိုက်တတ်လားဆို ခဏခဏရှိက်တယ်တဲ့။ အိမ်မှာအတူရှိချိန်ဆုံး ဟန်နိုက် အန်တိချို့လို့ စာသင် ပေးတာ ပုံပြင်ဖတ်ပြတာ လုပ်လားဆို အိပ်နေတာတဲ့ မာမီက။ ဘရဏီ ကောင်းတာဆိုလို့ အခုရည်းစားရှိတယ်ကြားပေ့ခဲ့ သူ့သားငဲ့ပြီး ညာအိပ်ညာနေ မပျောက်တာတစ်ခုပဲ။ ဟန်နိုက နေ့ဘက်တစ်နေကုန် သူ့အမေ ပျောက်လို့ရ တယ်။ ညာတော့ မရဘူး။ အမေ မလာမချင်း မအိပ်တာ။ တစ်ခါတလေ ချို့ တစ်ရေးနှီးချိန် အိဂုစ်အဘွားကြီးပါ ငုတ်တုတ်ငိုက်ပြီး ဟန်နိုနဲ့အတူတူ ဘရဏ္ဍာ့ကို စောင့်ကြတာ တွေ့ဖူးပါတယ်ဆုံး”

မရပ်မနား တိုက်ခတ်လာသော လေကြမ်းတွေကြားမှာ မွေ့ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လာသည်။ အနားမှာ ကပ်ပြောနေသော ချိုလဲ၏ စကားတွေက အဝေးကြီးကနေ ပြောနေသလို မွေ့အာရုံမှာ လွှဲလွှင့် သွားသည်။

“အေးလေ ဟန်နှီလေးအတွက်ကျ သူ့အမေသာ သူ့ကမ္မာလို့ ဖြစ်နေခဲ့တာကို့။ ဒီအမေပျောက်သွားမှာ သူ သေမလောက်ကြာက်မှာပဲလေ မွေ့ရယ်... နော်”

ဟန်နိုက ဒီအမေပျောက်သွားမှာ သေမလောက် ကြာက်သတဲ့ လား...။

တွယ်တာစရာ မေမေတစ်ယောက်သာလို့ စွဲမှုတ်အားနည်းခဲ့ရတဲ့ မွေ့ကလေးတစ်ယောက်ကရော..။

မေမေရော...။

(J)

“မေမေက တစ်ပတ်ကွာ။ တစ်ပတ်ဆိုတာ ခုနစ်ရက်ပဲ ခရီးသွားမှာ။ ဒါကလည်း အရမ်းအရေ့ကြီးလို့။ မွေ့က စာမေးပွဲနီးပြီဆိုတော့ မေမေခေါ်လို့

မရဘူးလေနော်”

ခရီးဆောင်အိတ်ပြင်ကာ မေမေ ဂျတ်တရှုက် ခရီးထွက်မည်ဆိုသည့်  
ညက မွေ့ ရှစ်တန်းစာမေးခွဲအတွက် စာအသည်းအသန် ကြီးစားနေသာ  
ဆောင်းတွင်းညာတစ်ည့် ဖြစ်သည်။

“ဟင့်အင်း မွေ့ စာတွေအကုန်ရနေဖြူ။ မေမေနဲ့ လိုက်မှာပဲ။  
မရဘူး”

နှစ်ခါ၊ သုံးခါ စိတ်ရှည်အောင်ထား ချော်ပြီး မရသည့်အဆုံး  
မွေ့မွန်ဟု စိတ်တိုလျင်အော်နေကျအတိုင်း သံပြတ်နဲ့ မွေ့ကို မေမေအော်တွေ့  
မွေ့တစ်ကိုယ်လုံး တုန်သွားသည်။ မေမေအော်သံကြောင့် ကြီးကြီးခင်နှင့်  
အန်တိလေးမာက ဘိမ်အပေါ်ထပ် မွေ့စာကြော်စွဲပွဲနားရောက်လာကြသည်။

“ကလေးကို နားလည်အောင်ပြောပါ အေရယ်...”

ကြီးကြီးခင်သည် ဒုက္ခ ဒုက္ခဟု ရေရှုတ်ရင်း မျက်ရည်တွေတွေ  
ကျနေသာ မွေ့ကို ပွဲဖက်နှစ်သိမ့်သည်။

“မမင်္ဂလာမာက ချော်ပြောနေတာ မရတာလေ။ သူ လိုက်လို့မရလို့  
ပြောနေတာကို သွားရမယ့်သူ စိတ်မဖြောင့်အောင် ဂုစ်တိုက်နေတာ...”

မွေ့ကို ဒေါသထွက်ကာ အသံတွေပင် တုန်နေသည့် မေမေကို  
အန်တိလေးမာက ချော်ပြီး အိပ်ခန်းထဲ ခေါ်သွားသည်။ မွေ့သည် မေမေ  
အော်ခံထိသည်ထက် မေမေမရှိဘဲ သည်ရက်တွေကို မွေ့ ဘယ်လိုနေရမလဲ  
ဟု အားငယ်ဝါးနည်းမဆုံးစွာ မေမေ စိတ်ပြေသည်နှင့် အတူလိုက်ရန်ပြောဖို့  
တရှိကိုရှိကိုင့်ရင်းက စိတ်ကူးတုန်းပင်။

“သူ့တစ်ကိုယ်စာတွေ့ အတော်ကြံခိုင်တဲ့ မယ်မွန်က မွေ့ကလေး  
နှုပ်တ်သက်ရင် မသိမသာ စိတ်အခွဲအလမ်းရှိတိတော့ မမခင် သတိထားမိ  
တယ် လေးမာရဲ့။ သူ မောင်သက်ထင်နဲ့ လက်ထပ်တော့မယ်ဆိုတွေ့  
တစ်သက်လုံး ညီအစ်မနှစ်ယောက် အဖွဲ့ကို ပြုစုရင်း စည်းစည်းလုံးလုံး  
နေချင်တဲ့ မမခင်က ဘယ်လိုမှ ဖျက်မရတဲ့အဆုံး ငယ်ငယ်က ဗေဒင်မေး  
ကြရင်း မှတ်ထားမိတဲ့ အတွေးနဲ့ သူ့ကိုယ်ခဲ့မိတယ်။ သူညာကြွင်း အတာရှင်း  
မယ်မွန်က အိမ်ထောင်ပြုခဲ့လည်း လင်သားနဲ့ တစ်ကွဲတပြားနေရမယ့်ကိန်း  
လို့။ မမခင် ဗေဒင်ဝါသနာပါတာကိုတောင် အမြိုကန့်ကွက်တတ်တဲ့ မယ်မွန်  
က သူ့လည်ပင်းအကျိုတဲ့ရမယ်သိရတဲ့နေ့က မမခင်ကို မေးတယ်။ အဲဒီ  
ဖောင်မှာ အသက်သိပ်ရှည်မယ့် အတာမဟုတ်ဘူးဆိုတာလည်း ပါတယ်

ဖွံ့ဖြိုးမောင်မှု

မဟုတ်လားတဲ့။ ကိုယ် ဖောင်ဝါသနာအိုးက မေးတုန်းကသာ မေးပေးခဲ့တာ။ ကိုယ်မလိုချင်တဲ့ ဒီလိုအချက်ကျ မောပစ်ထားတာ။ သူက တစ်သက်လုံး တစိမ့်စိမ့် တွေးနေခဲ့ပဲ။ မောင်သက်ထင်နဲ့ ချွဲ့ပြီးနေရအောင် အကြောင်း ဖန်လာတော့ နောက်တစ်ချက်လည်း မှန်နိုင်ပဲ တွေးနေခဲ့ပဲ။ သူ စောစော သွားရရင် သူကိုတွယ်လွှားတဲ့မွေ့ ဒုက္ခရောက်မယ်လို့ မွေ့လေး ငယ်ငယ်က တည်းက သူ စိတ္တရှေ့နေနေခဲ့တာ။ ဒါကိုမသိခင်ကတော့ ကိုယ့်တွယ်ဘာတဲ့ သမီးအပေါ် တင်းရက်တယ်နဲ့ မမခင်က မယ်မွန့်ကိုအမြဲ ရန်လုပ်မိတာ လေးမာ...ရဲ့”

မွေ့သည် အောက်ထပ်အောင် အနိုင်းမှ ကြီးကြီးခင်၏ တရှုပ်ရှုပ်ငိုသံ၊ အန်တိလေးမာ၏ ချော့မော့သံတွေကို လောကားပေါ်မှာရပ်ကာ ကြည့်ငေးနေမိ သည်။ ကြီးကြီးခင်သည် ကျိုးခဲ့သည့်နေ့ပြီးက အသိုးကွယ်လွန်ပြီးချိန် နောက် ပိုင်း ပိုမျက်ရည်လွယ်လာသည်ဟု မေမေက မွေ့ကိုပြောဖူးသည်။ ကြီးကြီးခင် စကားထဲမှာ မွေ့နာမည်၊ မေမေနာမည်တွေပါ ပါနေ၍ မွေ့ ခရီးလိုက်ချင်သည် ကိစ္စနှင့် ကြီးကြီးခင်ငါးရသည်ဟု မွေ့က သဘောပေါက်လိုက်ရင်း အိမ်မှာ နေခဲ့ပါတော့မည်ဟု ဆုံးဖြတ်လိုက်တော့သည်။



မွေ့ စာကြည့်စားပွဲပေါ်တွင် အစိမ်းရောင် လေပွဲရှုက်လေးတွေ လေးရှုက်ရှိပြီ။ မေမေခရီးထွက်သွားသည်။ မနက်ခင်းကစ၍ ပထမဆုံးကြွေ သည့် လေပွဲရှုက်လေးကို မွေ့ကောက်သိမ်းခဲ့သည်။ မွေ့တို့ခြုံကျယ်ရှိ အပင်မျိုးစုံထဲတွင် စားပင်၊ သီးပင်၊ ပန်းပင် မဟုတ်သော အပင်နှစ်မျိုးရှုသည်။ မွေ့တို့အဘိုး ပင်စင်ယူ အခြေခံမည့် မော်လိုက်မြို့မှာ သည်ခြုံဝိုင်စဉ်က ပေတစ်ရာပတ်လည် ခြိအပြည့် အပင်မျိုးစုံပါခဲ့သည်။ သရက်ပင်၊ လေချို့သီးပင်၊ အုန်းပင်၊ ဒုန်းသလွန်ပင်ကဲ့သို့ သီးပင်စားပင်များချုန်ပြီး ခြိကျယ်အောင် တော့ရှင်းတော့ မေမေတောင်းဆိုမှုကြောင့် ခြိအနောက် ထောင့်ကပ်လျက် တောင်ကမူပေါ်က လေပွဲပင်နှင့် ခြိရှု၊ ဗာဒံပင်တန်းက ကျိုးခဲ့သည်။

လွှဲတက်နေသော လေပွဲပင်မှ ဆောင်းနောင်းနှင့် ဇွဲ့ဗျို့မှာ အမွေးဖာနေသည် လေပွဲသီးခြောက်များ တွဲဖွဲ့ ပဲကျလာတိုင်း ကြီးကြီး ခင်သည် အမှိုက်ရှုပ်လိုက်တဲ့အပင်ဟု ပြုရှုတတ်သည်။ မွေ့ကတော့ မေမေ

နှစ်သက်သော လေပွေပင်ကို သိပ်သဘောကျသည်။ နာမည်နှင့်လိုက်အောင် အသီးဖြစ်စေ အရွက်ဖြစ်စေ အပင်အမြင့်မှ တပဲပဲလည်ကာ ကြွေကျလာတိုင်း လက်နှစ်ဖက်နှင့် မမိ မိအောင် ပြေးဖမ်းရသည်က အဖော်မဲ့သော မွေ့၏ ပျော်စရာကစားနည်းတစ်ခုဖြစ်သည်။ အခုတော့ လေပွေရွက်တို့သည် မေမေ နှင့် ပထမဆုံး ရက်ရှည်ခွဲရသည့် မွေ့အတွက် အားပေးဖော်ကလေးတွေ ဖြစ်လာသည်။ မွေ့ဆော့ကစားတတ်သော လေပွေပင်အောက်သို့ မေမေ လိုက်လာသည့် တစ်မနက်ခင်းက မွေ့ကို မေးခွန်းတရှိ၍ မေးခဲ့ဖူးသည်။

“မွေ့ကလေး လိုက်လိုက်ဖမ်းထားတဲ့ လေပွေရွက်တွေက အရောင် နှစ်မျိုး ဖြစ်နေတယ်နော်။ ဘာလို့ပါလိမ့်”

“မေမေကလည်း အရွက်ခြောက်လေးတွေကဝါပြီး အရွက်ငယ်ယ် လေးတွေက စိမ်းနေတာလေ”

မွေ့၏တတ်သိဟန်ဖြေပုံကို မေမေပြီးရင်း မွေ့လက်ထဲက လေပွေ ရွက် စိမ်းစိမ်းလေးတစ်ခုကို ကောက်ယူလိုက်သည်။

“မှုတ်တာပေါ့။ မွေ့က တော်လိုက်တာ။ ပြီးတော့ ကြွေကျတဲ့အရွက် တွေထဲမှာ ရှုက်စိမ်းကလေးတွေက နည်းတယ်ခို့လား မွေ့။ အမှန်တော့ သူတို့က ဖူးသစ် အရွက်သစ်ဘဝလေ။ ပြောမယ်ဆိုရင် မွေ့လို ကလေးလေး ပေါ့။ သူတို့အမေ သစ်ပင်ကြီးခဲ့မှာ အရွက်ခြောက်ဘဝထိ သူတို့ ပျော်ပျော် ရှင်ရှင် နေရချိန် အများပြုး ရှိသေးတယ်။ ဒါပေမဲ့ သစ်ရွက်စိမ်းလေးတွေက ကိုယ့်ဘဝကိုယ် မထူထောင်နိုင်ကြဘူး။ သေချာကြံ့ခိုင်အောင် မနေတော့ သစ်ရွက်ငယ်ဘဝနဲ့ ကြွေကျရတာပဲ။ သူတို့ မကြံ့ခိုင်တော့ သူတို့မေမေ သစ်ပင်ကြီးလည်း စိတ်မကောင်းပေမဲ့ ဘယ်ကယ်နိုင်မလဲ။ သူတို့ ကြွေကျ သွားတာကိုပဲ ဝမ်းနည်းပန်းနည်း ငေးကြည့်နေရတာပေါ့။ မွေ့ကို မေမေ ကြံ့ခိုင်စေချင်တယ်ဆိုတာလည်း ဒီသဘောပဲ။ မွေ့လိုတာမှန်သမျှအတွက် မေမေအဆင်သင့်ရှိနိုင်ပေမဲ့ မွေ့ကိုယ်တိုင် ကြီးစားယူမှ ရမယ့်အရာတွေ အတွက်တော့ မွေ့ကလေး ကြံ့ခိုင်ရမယ်”

မွေ့သည် မကြံ့ခိုင်ရှာသော သစ်ရွက်စိမ်းကလေး လေးရွက်ကို ပလတ်စတစ်အကြည်ထဲသို့ သေသေချာချာ ပြန်ထည့်သည်။ မနက်နှီးလာချိန် နှင့် ဉာဘက်တစ်ရေးနိုင်း၏ မေမေကိုလွမ်းကာ ငိုချင်လာတိုင်း သည်သစ်ရွက် လေးတွေကို မွေ့ ပြန် ပြန်ကြည့်ရသည်။ မနေ့ညာကတော့ တလုံးလုံး တလွန်လွန် မွေ့မအိပ်သည့်အခါ မွေ့နှင့် အတူလာအိပ်ပေးသည့် မမဝါက

## မွေရှာမောရသူမယ်

လည်း မမမေ့ကို သတိရနေခဲ့သည်။

“အန်တီမွန်ကိုလည်း သနားတယ်၊ မွေ့ကလေးကိုလည်း သနားတယ်။ အန်တီမွန် ပြန်လာရင် မွေ့ကလေး သိပ်မဆိုးနဲ့တော့နော်။ အရင်က ထက် လိမ္မာနော်။ မွေ့ကလေး မှတ်ထားရမှာက အန်တီမွန်က တြေားအမေ တွေလို သည်းသည်းလျှပ် မချစ်ပြတတ်ပေး မွေ့ကလေးကို သူ့အသက် ထက် ပိုချစ်တယ်ဆိုတာပဲနော် ကလေး... နော်”

ဘာကြောင့်ရယ်မသိ... မမဝါက သည်လိုပြောခါမှ မွေ့မှာ တန်းနှင့်ဖြစ်လာရင်း မမမေရေဟု အသံကိုနဲ့ အော်ခေါ်ကာ ငိုကြွေးပစ်လိုက်ချင် ခဲ့သည်။

မွေ့အသက် တစ်နှစ်ပြီးတစ်နှစ် ကြီးလာခဲ့ပေမဲ့ မမမေ့ကို ချွဲနဲ့ တတ်၊ တီတာတတ်တာတွေက မပြောင်းသေးဘူးဟု မျက်နှာထားနှင့်ခို တတ်သူ မမမေ့ကို ကြီးကြီးခင်တို့ မမဝါတို့ပြောကြသကဲ့သို့ မွေ့ကို မချစ်ပြ တတ် သူရယ် ဟု စိုးစော်ဗျာ မွေ့မတွေ့ခဲ့မိပေး။ နှုတ်ဖျားတီတာ မချိုသာသည့် မမမေလက်အစုံမှ ချစ်ခြင်းမေတ္တာကို ကလေးဘဝကတည်းကစ မွေ့ခံစား တတ်ခဲ့သည်။ နေမကော်းချိန်များမှ တအိအိ ငိုးရှည်တတ်သည့် မွေ့ကို အိပ်ပျော်သည်အထိ တစ်လျောက်လုံး ချိပ်းရင်း မွေ့အိပ်ရာနဲ့ချိန်တိုင်အောင် တင်းငွေး ထိုင်ကြည့်တတ်သည့် မမမေ့ကို မွေ့ချစ်သည်။ မွေ့၊ မကြည့်ဖြာ သော ခြိမ်များသို့ ညာအိပ်ခရီးထွက်ခါနီးတိုင်း မွေ့နှစ်သက်သော ကစားစရာ အရှင်တစ်မျိုးမျိုး ကြိုးပေးကာ မမမေချိန်ထားမှုကို စိတ်သက်သာရာရ အောင် ဂရုစိုက်တတ်သည့် မမမေ့ကို မွေ့ချစ်သည်။

မွေ့ပထမတန်းအရွယ်က ကစားကြောင်းဆင်းချိန် အတန်းထဲမှ ခပ်စွာစွာ ကလေးမလေးတစ်ယောက်၏ ‘သူ့အဖောက လူဆိုမို့ သူတို့အိမ်ပြန် လာလို့ မရတာတဲ့’ ဟူသောအပြောကို ဝမ်းနည်းကာ ရှိက်ကြီးတင်း ငို့ပြီး အိမ်ပြန်လာခဲ့ဖူးသည်။ ထိုနောက မမမေသည် မွေ့ကို ဖက်ကာ မွေ့...ရယ် ဟု မချိတင်ကဲဖြစ်လွန်းသံနှင့် ဖေဖောတ်ပုံလေးတွေ တန်းစီပြရင်း မွေ့၏ တော်သော၊ ထက်သော ဖေဖောအကြောင်းကို မွေ့ ဂုဏ်တယူယူ ပြန်ပြီးလာ သည်အထိ ပြောပြခဲ့သည်။

“ဖေဖော ခုံပြောသလို ဘာလူဆိုးမှ မဟုတ်ဘူး။ ဖေဖောမှာ လုပ်စရာရှိတာတွေ ပြီးတာနဲ့ မွေ့ဆီ အမြန်ဆုံး ပြန်လာမှာ။ ဒီပန်းချိကားလေး ကို သိတယ်မဟုတ်လားမွေ့။ ဒါ မွေ့ကလေး မွေ့ခါစက သိပ်တော်တဲ့

မွေ့ဖေဖေက မွေ့အတွက် လက်ဆောင်ဆွဲပေးခဲ့တာလေ ”

မွေးခါစ မျက်လုံးကလေးတွေ စုံပိုတ်နေသော ကလေးမျက်နှာ  
လေးကို နှင်းခီပန်းငံသဏ္ဌာန်ဖော်ထားသည့် ဖေဖေဆွဲသော မွေ့ပုံပန်းချို့  
ကားလေးကိုပိုက်ရင်း မွေ့မှာ ကျောင်း၌ ဝါးနည်းခဲ့သမျှ ပျောက်ရသည်။

နောက်တစ်နာရာတော့ မွေ့သည် အိမ်နှင့်တစ်လမ်းသာခြားသော  
ထိုကျောင်းကလေးမှာ ဆက်တက်စရာ မလိုတော့ဘဲ ရပ်ကွက်အစွန်ကျေသည့်  
ကြီးကြီးခင်၏ မူလတန်းကျောင်းသို့သာ လိုက်တက်ရသည်။

“သူ့အတန်းပိုင် ဆရာမ ခင်မော်လှင်က နောက်တစ်ခါ ဒီလိုမဖြစ်စေ  
ရပါဘူး ပြောတာပဲအေား၊ အားနာစရာ။ ညည်းပဲ ညည်းသူငယ်ချင်း ခင်မော်  
လှင်က စာသင်ကောင်းလို့ သူ့တန်းခွဲရအောင် အပ်ထားတာ မဟုတ်ဘူး”

“မော်မော်လည်း နားလည်ပါတယ်။ မမခင်သာ မွန်းသမီးလေးကို  
သေချာစောင့်ရှောက်ပေး။ ကစားရင်း ဆော့ရင်း အနာတရဖြစ်ရင် မွန်း  
သမီးကို ဆီးပြီး ဆေးကုမယ်။ ဒါပေမဲ့ ဒီလိုပုံစံနဲ့ မွေ့ကလေး ငိုလာရတာတော့  
မွန်းနည်းမှ သည်းမခံနိုင်ဘူး။ မမခင် ကျောင်းမှာပါ ဒါမျိုးဆက်ဖြစ်ရင်  
မွေ့ကို တွေးမြှုမှာ ကျောင်းသွားထားမှာ”

မွေ့သည် ထိုနေ့နက်က ကျောင်းလိုက်ပို့သော မေမေစက်ဘီး  
နောက်မှာ မေမေခါးကို တာအားတိုးဖက်ကာ မွေ့အတွက် မေမေက ကြီးကြီး  
ခင်အပေါ် အသံမမာစဖူး မာနေသည်ကို သိပ်သဘောကျေခဲ့သည်။

မွေ့ ရှစ်တန်းတက်ရသည့် အရွယ်အထိ မေမေသည် မွေ့ကျောင်း  
တက်ချိန် ကျောင်းပြန်ချိန်မှားမှာ မြို့လယ်ရှိ အထက်တန်းကျောင်းသို့ မကြာ  
မကြာ လိုက်ပို့ပေးတတ်သည်။ မွေ့ လေးတန်းအောင်ချိန်က ကျောင်းပြောင်း  
တက်ရသော အထက်တန်းကျောင်းမှာ အမှတ်နှင့်တက်ခွင့်ရသည့် ငါးတန်း  
(A) ၌ မေမေက နေခွင့်မပေးခဲ့ပေါ့။ မေမေငယ်သူချင်း သို့ပဲဆရာမ ဒေါ်ခင်  
အေးဝင်း အတန်းကိုင်သည့်ငါးတန်း (C) မှာသာ မွေ့တက်ခဲ့ရသည်။ မွေ့၏  
ကိုယ်စိတ်နှစ်မျိုးလုံးအပေါ်မှာ သည်မျှထိ ပူပန့်စွဲကြီးခဲ့သော မေမေကို မွေ့ချစ်  
သည်။





## စာရေးသူ ကိုယ်ရေးအကျဉ်း

အမည်ရင်းမှာ သန္တာမူဖြစ်ပြီး ၁၉၈၁ ခုနှစ်တွင် စစ်ကိုင်းတိုင်း၊ ကလေးဝမြို့၌ ဓမ္မားခဲ့သည်။ မိဘများမှာ ဦးအောင်ဘ၊ ဒေါ်ခင်နဲ့မှတို့ ဖြစ်သည်။ ၁၉၉၇ခုနှစ်တွင် ကလေးဝမြို့၊ အထက်တန်းကျောင်းမှ တက္ကသိုလ် ဝင်တန်းအောင်မြင်ခဲ့သည်။ ကုမ္ပဏီဝန်ထမ်း စာရင်းကိုင်တစ်ဦးအဖြစ် ရန်ကုန်မြို့တွင် နေထိုင်ပြီး ဝါသနာပါသောဝါးတွေတို့၊ ဝါးရှေ့များရေးသား လုပ်ရှိသည်။

၂၀၀၉ ခုနှစ် ရှုံးလတုတ် ရွှေအမြဲတေမဂ္ဂဇင်း ရွှေအသစ်ကဏ္ဍ တွင် ဖော်ပြခရသည့် ‘နှလုံးသားထက်က ကမ္မည်းတိုင်’ဝါးရှေ့မြို့ဖြင့် စာပေနယ် သို့ ဝင်ရောက်ခဲ့သည်။ ဆေးဆေးမည်ဖြင့် ပထမဆုံးပို့ပို့စာများ ၂၀၀၈ခုနှစ် ဧန်နတ်ရီလတုတ် ‘အပျို့စ်’မရွေ့ဇူးတွင် ဖော်ပြခရသော ‘ထပ်တူညီပြန်လင်းတန်းများ’ ဝါးရှေ့မြို့ ဖြစ်သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း မရွေ့ဇူးဝါးရှေ့မြို့/ရှေ့ည် နှစ်ဆယ့် နှစ်ပုံး ရေးသားခဲ့သည်။ ၂၀၁၅ခုနှစ် ရွှေအမြဲတေစာပေ ဆုပေးခဲ့တွင် ‘ပျော်ရွှေ် ပြင်း ငှက်ကလေးများ’ ဝါးရှေ့မြို့ဖြင့် ပရီးသတ်အကြိုက် ရွှေ့နှလုံးသားဆုကိုရှုံးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ‘သူ့သစ္ာ’ မရွေ့ဇူးဝါးရှေ့မြို့ဖြင့် ရွှေအမြဲတေစာပေဆု ကိုရှုံးခဲ့သည်။ ယခု ‘ဖွေရှာမောရသူမယ်’ သည် ပထမဆုံးရေးသားသော လုံးချင်းဝါးရှေ့မြို့ဖြစ်သည်။

